

မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်



the CBCM Herald

ကောင်းကင်ဘုံ၌ ဘုရားသခင်အား
ဘုန်းတော်ဂုဏ်တော်ရှိစေသတည်း။
မြေကြီးပေါ်၌လည်း စိတ်နှလုံးကောင်း
ရှိသူတို့အား ငြိမ်သက်ခြင်း
ရှိစေသတည်း။
(ရှင်လုကာ ၂:၁၄)

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်၏ မြန်မာပြည် မေတ္တာ တမန်ခရီးစဉ် အထူးထုတ်

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်၏ မြန်မာပြည် မေတ္တာ တမန်ခရီးစဉ် အထူးထုတ်



ချစ်ခြင်းနှင့် ငြိမ်းချမ်းရေး ခရီးစဉ်

ကျွန်ုပ်တို့ ရင်ဆိုင်ရာ စောင့်မျှော်ခဲ့ကြရသော ပုပ်ရဟန်းမင်းကြီး၏ သမိုင်းဝင် ခရီးစဉ်သည် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ ကျွန်ုပ်တို့ ဘာတွေ့ရလိုက်ပါသနည်း။ ဘာတွေ လွတ်သွားပါသနည်း။ ဤ အချက်များမှာ လူတိုင်း တစ်ဦးစီ ပြန်လည် သုံးသပ်သင့်သော အချက်တစ်ခုဟု မှတ်ယူမိပါသည်။

မြန်မာနိုင်ငံတစ်ခုလုံး အတိုင်းအတာနှင့် မြန်မာပြည် ကက်သလစ်အသင်းတော် အနေနှင့် ကောင်းကျိုးများစွာ ခံစားရယူနိုင်ခဲ့သည်မှာ ထင်ရှားပါသည်။ သတင်းထောက် တစ်ဦးက "ရခိုင်အရေးနဲ့ ပတ်သတ်ပြီး ထမ်းထားရတဲ့ ဝန်ထုတ် ဝန်ပိုးက ဒေါ်အောင်ဆန်းစုကြည် ပခုံးပေါ်ကနေ ပုပ်ရဟန်းမင်းကြီး ပခုံးပေါ်ရောက် သွားပြီ" ဟု မှတ်ချက်ပြုခဲ့သည်။ နိုင်ငံတကာ သတင်းဌာနများက ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည်ခရီးစဉ်ကို ရခိုင်အရေး တစ်ခုတည်းအတွက်သာ စောင့်ကြည့်နေခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီး၏ စကားများသည် မည်သည့် အကြောင်းအရာ ဖြစ်သည်ကို မဖော်ပြဘဲ သူတို့ ကြားချင်သော စကားလုံး "မပြောကြောင်း၊ ပြောကြောင်း" ကို သာ သတင်းများက ဖော်ပြသည်။

နေပြည်တော်တွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ပုပ်ရဟန်းမင်းကြီးက မြန်မာပြည်တွင် ဒုက္ခရောက်ခဲ့သော ပြည်သူများ အကြောင်း မီးမောင်းထိုးပြပြီး ပြည်လည် ကျေအေးသင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် အရေးတကြီး လိုအပ်နေသည်ကို အရေးဆိုခဲ့သည်။ ဘာသာရေးသည် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် များစွာ အထောက်အကူ ပြုနိုင်သည်ကိုလည်း သိသာစေခဲ့သည်။ နိုင်ငံအား ပြန်လည် တည်ဆောက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားစေခဲ့သည်။ ဧကန်စင်စစ် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်သည် မြန်မာပြည်သူပြည်သားများ နှင့် အစိုးရတို့၏ လက်တွေ့ရင်ဆိုင်နေကြရသော အဖြစ်ကို ကမ္ဘာအား တွေ့မြင် စေခဲ့ခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး၏ ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေး ခရီးသည် ကက်သလစ် အသင်းတော်ကို မြန်မာပြည်တွင်း နေရာတစ်ခု ဖန်တီးပေးခဲ့သည်ဆိုလျှင်လည်း မှားမည်မထင်ပါ။ ကက်သလစ်ခရစ်ယန် အသင်းတော်အနေနှင့် မြန်မာပြည် တည်ဆောက်ရေးတွင် ထိရောက်သော ပံ့ပိုးမှုပြုလုပ်နိုင်စွမ်းရှိသည်ကို မြင်တွေ့လာကြပေမည်။ ကက်သလစ် အသင်းတော်မှ ပေးဆပ် အကျိုးဆောင်နေသော ကရုဏာရေးလုပ်ငန်းများ၊ လူမှုရေး လုပ်ငန်းများသည် ဘာသာသွင်းရန် မဖြစ်စေရေးအတွက် ပုပ်ရဟန်းမင်းကြီးက မိန့်မှာခဲ့သည်။ အသင်းတော်၏ ဆောင်ရွက်ချက်များသည် ချစ်ခြင်းမေတ္တာကို အရင်းခံပြီး လူသားအချင်းချင်း စာနာ ထောက်ထားသော စိတ်ဖြင့်သာ လုပ်ဆောင်ကြရမည်။

မြန်မာနိုင်ငံ သံဃာမဟာနာယက အဖွဲ့ထံ ချစ်ကြည်ရေးအလည် အပတ်သွားရောက် ခဲ့ခြင်းက ကက်သလစ်ခရစ်ယာန်၏ ဗုဒ္ဓဘာသာအပေါ်ထားရှိသော လေးစားမှုနှင့် အပြန်အလှန် ပူးပေါင်းလုပ်ဆောင်လိုစိတ်ကို ထင်ရှားစေခြင်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးက ဥက္ကဋ္ဌဆရာတော်ကြီး ဖြစ်သည့် ဗန်းမော် ဆရာတော်ကြီးအား တလေးတစား နှုတ်ဆက်နေသော ဓါတ်ပုံက ဟန်ဆောင်မှုကင်းစွာ ထုတ်ဖော်ပြသနေသည်။

ပုပ်ရဟန်းမင်းကြီး မြန်မာပြည်သို့ ကြွရောက်ကာ ချမှတ်ပေးခဲ့သော ချစ်ခြင်း မေတ္တာနှင့် ငြိမ်းချမ်းရေး လမ်းစဉ်အား ကျွန်ုပ်တို့ အနေနှင့် ဆက်လက် လျှောက်လှမ်းကြရဦးမည်။ ကာဒီနယ် ချားလ်စ်ဘို၏ စကားကို ကိုးကားဖော်ပြရပါလျှင် "ပုပ်ရဟန်းမင်းကြီးက ကျွန်ုပ်တို့အား အိမ်စာများပေးခဲ့သည်" ရဟန်းမင်းကြီး၏ ခရီးစဉ်အလွန် ကက်သလစ်အသင်းတော်အနေနှင့် ဆက်လက် ဖော်ဆောင်ရမည့် လုပ်ငန်းစဉ်များ ရှိသလို လျှောက်လှမ်းရမည့် လမ်းစဉ်လည်း ရှိနေပါပြီ။ ရဟန်းမင်းကြီး ပေးခဲ့သော ချစ်ခြင်း မေတ္တာ နှင့် ငြိမ်းချမ်းရေးကို လမ်းစဉ်ကို ပီပြင်လာသည်အထိ ဖော်ဆောင်ရေးတွင် ကက်သလစ်ဘာသာဝင် တစ်ဦးချင်း စီတိုင်း ပါဝင်လုပ်ဆောင်မည်ဆိုပါက မြန်မာပြည်တွင် ငြိမ်းချမ်းသာယာပြောခြင်း အမှန်တကယ် ရှိလာနိုင်ပါလိမ့်မည်။

ဧကန်စင်စစ် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်သည် ကျွန်ုပ်တို့အတွက် ဘုရားကျေးဇူးဖြစ်သလို တာဝန်တစ်ခုကိုလည်း ပေးအပ်ခြင်းဖြစ်ပါသည်။

ကျေးဇူး အထူး တင်ရှိပါသည်

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်၏ မြန်မာနိုင်ငံသို့ ကြွရောက်လာသော မေတ္တာတမန် ခရီးစဉ်တစ်လျှောက်လုံးတွင် အစဉ်မပြေမှုများစွာကြားမှ စိတ်ရှည်ရှည်ထားကာ မီဒီယာ ကဏ္ဍများတွင် စိတ်အားထက်သန်စွာ ပါဝင်ကူညီပေးခဲ့ကြသော သူများအားလုံးကို လှိုက်လှိုက်လှလှ ကျေးဇူးတင်ရှိပါသည်။

zqom&irm&l) mEwPWEW f
owifEShrD) m wvMObch

AD D ES h" gwlyHrSwlvrf

မြန်မာနိုင်ငံသို့ ကြွရောက်လာခဲ့သော ပုပ်ရဟန်းမင်းကြီး၏ မေတ္တာတမန် ခရီးစဉ်အား အစ အဆုံး မှတ်တမ်းတင်ထားသော ဗီဒီယို (ဒီဗီဒီ) ခွေများအား ခရစ္စမတ်နေ့တွင် တနိုင်ငံလုံးသို့ ဖြန့်ချိပါမည်။

မိမိတို့ သာသနာအတွင်းရှိ လူထုဆက်သွယ်ရေး ရုံးများနှင့် သာသနာပစ္စည်း အရောင်းဆိုင်များတွင် စုံစမ်းဝယ်ယူနိုင်ပါသည်။

ဓါတ်ပုံစာအုပ်မှာ အချိန်ယူ ပြင်ဆင်နေပါသဖြင့် နှစ်သစ်ကူးနေ့မှသာ ဖြန့်ချိနိုင်ပါမည်။

<p>ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅</p> <p>နာယက ဆရာတော် ဝိတာလို့စ် ကျာဠ</p> <p>အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာနို စိုးနိုင်</p> <p>အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစ်၊ ဖာသာရ် ဝီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွေ</p> <p>ဒီဇိုင်းဖွဲ့စည်းပုံ ဖါသာရ် စိုးနိုင် ၊ ရီစစ်မေရီ</p> <p>အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။</p>	<p>ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ</p> <p>ပုံနှိပ်တိုက် စိန်ဇေဗီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။</p> <p>ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘောဇဘက် မြန်မာ့ကုန်၊ ရန်ကုန်၊ နေပြည်တော်ခရိုင် (၁၄/ဟာသတ(နိုင်)၂၄၆၀၉၅</p> <p>ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန် ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ) cbcmosc@gmail.com</p>
--	---

ပုပ်ဖရန်စစ် အရှင်သူမြတ်၏ ဗုဒ္ဓဟူးနေ့ လူထုပရိတ်သတ်အားသွန်သင်ချက်

ကျော်စေခြင်းဆောင်ရာကြီးများ

အောက်တိုဘာလဟာ အသင်းတော်ကသာသာ နာပြုပုဂ္ဂိုလ်များအတွက် အထူးရည်ရွယ် ဆက်ကပ်ထား တဲ့လဖြစ်တာမို့ မျှော်လင့်ခြင်းရဲ့ သာသနာပြုများဆိုတဲ့ ခေါင်းစဉ်နဲ့ လူထုပရိတ်သတ်ကို သွန်သင်ပေးချင်ပါတယ်။ တကယ်တော့ ခရစ်ယာန်ဘဝဆိုတာ ကံကြမ္မာဆိုး တစ်ခုရဲ့ သားကောင်တွေမဟုတ်ပါဘူး။ အဆိုးရဲ့ဆန့်ကျင်ဖက်မှာ ခရစ်ယာန်ဘဝရဲ့ အနှစ်သာရရှိပါတယ်။ ခရစ်တော်ဘုရားက ရာဇဝတ်သားကောင်လို ကားစင်ပေါ်မှာ အသေခံပူဇော် တယ်။ သေခြင်းရဲ့တစ်ဖက်မှာ ရှင်ခြင်းကရှိသေးတယ်။ အဲဒီရှင်သန်ခြင်းကို ယုံကြည်နိုင်တာက ခရစ်ယာန်ယုံကြည် ခြင်းရဲ့ဗဟိုချက်မတစ်ခုပဲ။ ခရစ်တော်ကသောကြာနေ့ကြီးရဲ့ မွန်းလွဲ ၃ နာရီမှာသေခြင်းနဲ့မပြီးဆုံးခဲ့ပါဘူး။ သေခြင်းထက် သာတဲ့ ရှင်ပြန်ခြင်းဆိုတဲ့ အသက်တာအထိ ပြောင်းလဲပစ်ခဲ့ တယ်။ ခရစ်တော်က သေခြင်းကနေရှင်ပြန်တာဟာသူ့အ ကျိုးအတွက် မဟုတ်ခဲ့ဘူး။ ခရစ်တော် ကောင်းကင်ဘုံကို တက်ကြွခဲ့တာလည်းသူ့အကျိုးအတွက်မဟုတ်ပြန်ပါဘူး။ ရှင်ပြန်ခြင်းဆိုတဲ့ ဘဝအသစ်ကို လူသားအားလုံးနဲ့ဝေမျှဖို့ ခရစ်တော်ကရှင်ပြန်ပြီးကောင်းကင်ဘုံကိုတက်ကြွတော်မူခဲ့ တယ်။

အဲဒီနောက်မှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းကြွလာတယ်။ ဝိညာဉ်တော်ဘုရားရဲ့ အသက်တာနဲ့ အတူတပည့်တော်ကြီးတွေကို အသစ်တဖန်ပြုပြင်ပြောင်းလဲ စေခဲ့တယ်။ အဲဒီအတွက်ကြောင့် တပည့်တော်ကြီးတွေဟာ ရှင်ပြန်ခြင်းသတင်းကောင်းကို ဝေမျှဟောပြောရုံတင်မက သူတို့ကိုယ်တိုင်ကလည်း အရင်နဲ့မတူဘဲ အသစ်ပြုပြင် ပြောင်းလဲခြင်းတွေလည်း ရှိလာရပါတယ်။ ဝိညာဉ်တော် ဘုရားရဲ့တန်ခိုးတော်အားဖြင့် ခရစ်တော်ဘုရားရဲ့ ရှင်ပြန် ထမြောက်ခြင်းက ပြောင်းလဲနိုင်စွမ်းရှိခဲ့ပါတယ်။ သူ့ရဲ့တ ပည့်တော်ကြီးတွေလိုပဲ တို့အားလုံးကို ခရစ်တော်ဘုရားရှင် ကဟောပြောရုံတင်မကမျှော်လင့်ခြင်းကိုဆောင်ကျဉ်းသယ် ပိုးသူတွေအဖြစ်ဘဝနဲ့ သက်သေခံဖို့ ဖိတ်ခေါ်နေပါတယ်။ ဘဝရှင်သန်နေထိုင်ပုံတွေ၊ သူစိမ်းတရံတွေကို ဧည့်ဝတ်ပြု ကြိုဆိုတတ်ခြင်းတွေ၊ နှုတ်ခမ်းထက်က အပြီးလေးတွေ၊ မေတ္တာတရားနဲ့ ပြုတဲ့အလုပ်တွေအားဖြင့်ခရစ်တော်ရဲ့သက် သက်ခံတမန်တော်လေးတွေဖြစ်လာကြရပါမယ်။

ခရစ်ယာန်ဘဝဆိုတာ တခါတလေကျရှင်းပြဖို့ တော်တော်ခက်တယ်။ ယုံကြည်တာတွေ၊ မျှော်လင့်တာတွေ ကအပေါ်ယံ အမြင်သက်သက်ပဲမဟုတ်ဘူး။ အဲဒီထက်ကို ပိုသေးတယ်။ ဦးခေါင်းထက်မှာ ကောင်းကင်နိုင်ငံတော်ကို သရဖူ ဆောင်းထားသလိုမျိုး လှပတဲ့ခရစ်ယာန်ဘဝပါ။ ဟုတ်တယ်။ ခရစ်ယာန်ဘဝက လူတိုင်းအတွက်ကယ်တင် ခြင်းရအောင်လမ်းဖွင့်ပေးနိုင်ရမယ်။ သေအံ့ဆဲဆဲလူနာကို သွေးသွင်းပြီး အသက်ပြန်ပေးသလို အသစ်ဖန်တီးပေးသူ တွေဖြစ်ရမယ်။ ကောင်းကင်ကြီးက တိမ်တွေထူနေပြီဆိုမှ နေမင်းရဲ့အလင်းကို တမ်းတအောက် မေ့တက်ကြတဲ့လူ လောကကြီးမှာ မကောင်းမှုတွေကြားမှ ကောင်းမြတ်ခြင်း တွေကိုမျှော်လင့်တတ်အောင် ခရစ်ယာန်တွေကလမ်းစဖွင့် ပေးသူတွေဖြစ်ဖို့လိုပါတယ်။ သန်းခေါင်ထက်တော့ညမနက် နိုင်ဘူးဆိုသလို မကောင်းမှု ညဆိုးညနက်တွေကလည်း ဘယ်တော့မှ အဆုံးမရှိတည်တံ့နေမှာမဟုတ်ပါဘူး။ အဆုံး မရှိတဲ့ညဆိုတာ ရှိရှိထုံးစံမဟုတ်တာ။ ဒါပေမဲ့အဲဒီသွေး ပျက်ညတွေရဲ့ကြားမှာ မျှော်လင့်ခြင်းကို ရရှိဖို့စိတ်ရှည်စွာနဲ့ စောင့်စားတတ်ဖို့လိုပါတယ်။ မျှော်လင့်ခြင်းက တန်ဖိုးကြီး သလိုပေးဆပ်ရတဲ့ အဖိုးကလည်း နည်းနည်းနောနောတော့ မဟုတ်ဘူး။ ဒါကိုပဲ တပည့်တော်ကြီးတွေက မျှော်လင့်ခြင်း ကိုအချိန်ပေးပြီးထားရှိခဲ့ကြတယ်။ ညည်းပမ်းနိပ်စက်ခံနေရတဲ့

ခရစ်ယာန်တွေ ဘာကြောင့်ယုံကြည်ခြင်းကို မစွန့်ခဲ့တာလဲ။ မသေချာမှုတွေကြားမှာ မျှော်လင့်ချက်မဲ့နေတဲ့ဘဝကို မျှော် လင့်ချက်တွေဆက်ပြီးထားရှိနိုင်ခဲ့ကြတယ်။ ဘုရားရှင်အ ပေါ်မှာမျှော်လင့်ခြင်းတွေခိုင်မြဲခဲ့ကြတယ်။ မျှော်လင့်နိုင်တာ ထက်ကိုပိုပြီးကျော်လွန်မြင်နိုင်ခဲ့တဲ့အတွက်သူတို့ဟာမျှော် လင့်ခြင်းကို အဆုံးခမ်းတိုင် ကိုင်ဆုပ်နိုင်ခဲ့ကြတယ်။ သေချာ တာတစ်ခုကတော့ ရှင်ပြန်တော်မူတဲ့ ခရစ်တော်မှာ တို့အား လုံးဟာဆက်ပြီးမျှော်လင့်နိုင်တယ်ဆိုတာပါပဲ။

(အောက်တိုဘာလ ၂၀၁၇)

ဆေးခြင်းရဲ့အဓိပ္ပာယ်

ဒီတစ်ပတ်မှာတော့ ခရစ်ယာန်မျှော်လင့်ခြင်းကို သေခြင်းတရားနဲ့ နှိုင်းယှဉ်ဝေမျှပေးချင်ပါတယ်။ ယနေ့ ခေတ်မှာသေခြင်းတရားဆိုတာကို ဖြစ်နိုင်ရင် မရှိစေချင်ကြ တော့တာအမှန်ပါပဲ။ ကိုယ်ချစ်တဲ့ မိဘညီအစ်ကိုမိတ်ဆွေ ဒါမှမဟုတ် မိမိကိုယ်တိုင်ရဲ့ သေခြင်းကိုရင်ဆိုင်ကြုံတွေ့ရ တဲ့အခါမှာ ပြင်ဆင်မှု သိပ်မရှိကြတာကိုတွေ့ရတယ်။ သေ ခြင်းဆိုတဲ့ သူ့ရဲ့နက်နဲဖွယ်ရာအဓိပ္ပာယ်ကို ဖွင့်ဆိုဖို့အတွက် လည်းစကားလုံးတွေမဲ့၊ အကွရာတွေ ပျောက်ကုန်ကြတော့ တာပဲ။ နားလည်ရခက်တဲ့ အဖြစ်ပျက်ကြီးတစ်ခုလိုပဲအရင် တုန်းကလူတွေက သေခြင်းတရားကို လက်ခံခဲ့ကြတယ်။ လူဆိုတာ သေခြင်းတရားကို မျက်နှာမူပြီးမွေးဖွားလာကြရ တယ်ဆိုပြီး ဆိုစမှတ်တွေလည်းရှိခဲ့ကြတယ်။ တဖြေးဖြေးနဲ့ လူတွေကသေခြင်းဆိုတာရှောင်လွှဲလို့မရတဲ့ လူတိုင်းကြို တွေ့ရမယ့်အမှန်တရားတစ်ခုအဖြစ် လက်ခံလာကြပါတယ်။

ဆာလံကျမ်းတွေကဆိုထားတာရှိတယ်။ “နေ့ရက် များကို ရေတွက်ဖို့ သွန်သင်ပေးပါ။ ဒါမှသာလူဟာပညာ အမြော်အမြင်ရှိတဲ့ နှလုံးသားကိုပိုင်ဆိုင်ရလိမ့်မယ်”(ဆာလံ - ၉၀:၁၂)။ ဘဝရဲ့ ရှင်သန်ခြင်းနေ့ရက်တွေ ကိုရေတွက် ထားခြင်းအားဖြင့် လူ့နှလုံးသားကပိုပြီးပညာရှိလာတယ်လို့ ဆိုရမယ်ထင်တယ်။ လူ့ဘဝဟာ တိုတောင်းပါတယ်။ အသက်တစ်ရာနေရတဲ့ သူတစ်ယောက်ကိုတွေ့ရင် မေး ကြည့်ပါ။ သူ့အတွက် ရှင်သန်ခြင်းက ဝင်သက်ထွက်သက် တစ်ခါ ရှုရှိုက်ရုံလောက်ပဲလို့ အဆုံးမှာ မြင်တတ်ပါတယ်။ အခုမြင် ခဏနေပျောက် ကွယ်သွားတတ်တဲ့ အရိပ်ပမာအ ခိုးအငွေ့ လိုရှင်သန်ခြင်းကတကယ်တော့ တိုတိုလေးပါ။

ဒါကြောင့် သေခြင်းတရားကလူ့ရဲ့ဖုံးကွယ်ထားတဲ့ အရာအားလုံးကိုခွာချပစ်လိုက်တယ်။ မာနတွေ၊ ဒေါသတွေ၊ အမုန်းတရားတွေနဲ့ လုပ်ဆောင်ခဲ့တာတွေအားလုံးဟာ အ ချည်းနှီးသက်သက်ပဲဆိုတာ မြင်လာစေတယ်။ တကယ်ကို အလကားပါပဲ။ တခြားသူကို ချစ်နိုင်တာထက်ပိုပြီးအချစ်မ ပေးခဲ့တာတွေအတွက်၊ အရေးပါတဲ့အရာတွေကိုဘေးမှာ ထားပြီး အနှစ်သာရရှိတဲ့ အရာတွေကိုမရှာဖွေခဲ့မိတဲ့အတွက် တစ်ချိန်ကျမှ နောင်တဆိုတာကြီးက တိုးဝေ့လာတတ်ပါ တယ်။ တစ်ဖက်မှာလည်းကိုယ်စိုက်ပျိုးခဲ့တဲ့ ကောင်းမြတ် ခြင်းတွေ၊ တစ်ပါးသူအတွက် အနှစ်နာခံပေးဆပ်ခြင်းတွေ ရှိခဲ့မယ်ဆိုရင်တော့ ဘုရားရှင်ရဲ့ ရွှေလက်တော်ကတို့အား လုံးကိုလက်ကမ်းကြိုဆိုနေပါတယ်။ ယေရူးဘုရားရှင်က ဒီသေခြင်းတရားရဲ့ နက်နဲဖွယ်ရာကိုလောကမှာရှင်သန်ခဲ့တဲ့ သူ့ရဲ့သက်တော်စဉ် တစ်လျှောက်မှာမီးမောင်းထိုးပြသွားခဲ့ တယ်။ ဥပမာကိုယ်တော်နဲ့ ခင်မင် ရင်းနှီးဖူးတဲ့ အဆွေတော် လာဇရုသေဆုံးတဲ့အခါမှာ ပူဆွေးဝမ်းနည်းရုံတင်မက မျက် ရည်ကျအောင် ငိုကြွေးခဲ့ပါတယ်။ ပြီးတော့ အသက်ကိုပေး ပိုင်ရှင် အဖေမည်းတော်ဆီဆုတောင်းကာလာဇရုကိုသင်္ချိုင်း အတွင်းမှ ထမြောက်ရှင်ပြန်စေဖို့ အမိန့်ပေးခဲ့တယ်။ လာဇရု ပြန်ရှင်ခဲ့တယ်။ ခရစ်ယာန်မျှော်လင့်ခြင်းဆိုတာလူ့ရဲ့သေ ခြင်းတရားကို ယေရူးဘုရားချဉ်းကပ်တဲ့ ပုံစံအတိုင်းပါပဲ။



ဖန်ဆင်းခြင်းမှာသေဆုံးခြင်းဆိုတာ မပါဝင်ခဲ့ဘူး။ ပါဝင်ခဲ့မယ် ဆိုရင်တော့ ဘုရားရှင်ရဲ့စီမံကိန်းဟာ ဘယ်လိုမှ လှပတဲ့ အရာဖြစ်လာမှာမဟုတ်ဘူး။ ဒါကြောင့်လည်းလူတွေရဲ့ ဘဝ ထဲကနေ သေခြင်းဆိုတာကို ခရစ်တော်ကဖယ်ရှားပစ်ချင်ခဲ့ တာပါ။

ကျမ်းစာမှာသာကောတွေ အများကြီးရှိပါတယ်။ နာ မကျန်းဖြစ်တဲ့ သမီးအတွက် ရတက်မအေးရှာတဲ့ ဖခင်ဂျိုင်း ရု(စ်)။ ကုစားပေးဖို့ ခရစ်တော်ကိုပင့်ဖိတ်ပြီး ပြန်အလာ အိမ်မရောက်ခင်သမီးကလေးကအသက်မရှိတော့။ ဗလောင် ဆူတဲ့ရင်ခွင်မှာ မျှော်လင့်ချက်တွေက တစ်စစီပြုလဲသွား တယ်။ ဒီအခါမှာကိုယ်တော်က “ကြောက်ရွံ့ခြင်းမရှိနဲ့၊ ယုံ ကြည်ခြင်းရှိပါ” ဆိုပြီးမိန့်မှာခဲ့တယ်။ အနည်းငယ်သာကျန် တော့တဲ့ ယုံကြည်ခြင်းမီးစလေးကိုတောက်လောင်အောင် အားပေးစကားဆိုပြီးအဆုံးမှာ သေဆုံးသူကလေးမလေးကို အသက်ပြန်ရှင်စေခဲ့ပါတယ်။ မောင်ဖြစ်သူလာဇရုသေဆုံး တဲ့အခါမှာသည်းထန်စွာငိုကြွေးနေတဲ့ အမဖြစ်သူမာတားကို “ငါသည် ရှင်ပြန်ထမြောက်ခြင်း၊ အသက်ရှင်ခြင်း ဖြစ်တယ်၊ ဒါကိုသင် ယုံကြည်လား” လို့ မေးခွန်းထုတ်ရင်းမိန့်ခဲ့ဖူးပါ တယ်။ ဒီမေးခွန်းကိုပဲဒီနေ့ တို့အားလုံးကို မေးနေတယ်။ ယုံကြည်ခြင်းနဲ့ ကြောက်ခြင်းတို့ရဲ့ လွန်ဆွဲပွဲမှာဘယ်ဖက် ကနေအသားစီးနဲ့ ရပ်တည်ကြမှာလဲ။ ခရစ်တော်ပြောခဲ့တာ ကငါဟာသေခြင်းမဟုတ်ဘူး။ ရှင်ပြန်ခြင်းနဲ့ အသက်ဖြစ် တယ်လို့ဆိုခဲ့တာပါ။ ဒါကိုယုံကြည်လား။ သေခြင်းနဲ့ ကြုံရရင် တို့အားလုံးဟာ တုန်ပြန်နိုင်စွမ်းမဲ့တဲ့ အားနည်းသူတွေဖြစ် သွားကြပါတယ်။ ဒါပေမဲ့လို့ ယုံကြည်ခြင်းမီးစလေးကို တောက်လောင်စေတဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတော်ကဂျိုင်း ရု(စ်) သမီးရဲ့ လက်ကိုကိုင်ပြီး “ချစ်သမီး၊ ထပါ” လို့ဆိုခဲ့သ လိုမျိုး ဘုရားက လက်ကိုကိုင်ပြီးထူမစေပါလိမ့်မယ်။

အခုခဏလေး မျက်လုံးလေးမိုတ်ပြီး ကိုယ့်ရဲ့သေ ခြင်းအကြောင်းကိုစဉ်းစားကြည့်စမ်းပါ။ တစ်နေ့မှာ သေခြင်း ဆိုတာကို ကြုံတွေ့ရင်ဆိုရမယ်။ အဲဒီအခါမှာယေရူးဘုရား ရှင် ပြောနေမယ့် “လာပါ၊ ထပါ၊ ငါနဲ့အတူလာပါ”ဆိုတဲ့ စကားလေးကို ကြားယောင်ကြည့်ပါ။ အဲဒီမှာပဲငါတို့ရဲ့ ခရစ်ယာန်မျှော်လင့်ခြင်းက အဆုံးသတ်သွားမယ်။ အသက် ရှင်သန်ခြင်းဖြစ်တဲ့ဘုရားရှင်နဲ့အတူတည်ရှိနေပြီဆိုရင်တော့ ဆက်ပြီးမျှော်လင့်စရာလည်းမရှိတော့ဘူး။ သေခြင်းကိုရင် ဆိုင်ပြီးယုံကြည်ခြင်းနဲ့ ရှင်သန်ရတဲ့ဘဝဟာ တို့ရဲ့မျှော်လင့် ခြင်းပါပဲ။

(အောက်တိုဘာလ ၁၈ ရက်၊ ၂၀၁၇)

သီကိုရှင်း

မြန်မာနိုင်ငံသို့ ကြွရောက်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မေတ္တာ တမန် ခရီးစဉ် အစိုးရအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့် သံတမန်အမှုထမ်းများအား ပြောကြားသော မိန့်ခွန်း မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂)၊ နေပြည်တော်၊ ၂၈ ရက် နိုဝင်ဘာလ ၂၀၁၇ ခုနှစ်၊ အင်္ဂါနေ့

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
လေးစားရပါသော အစိုးရအဖွဲ့ဝင်များ
ရဟန်းအမတ်နှင့် ညီအစ်ကို ဆရာတော်များ
ဂုဏ်သရေရှိ သံတမန်အဖွဲ့ဝင်များ
ဧည့်သည်တော်များ ခင်ဗျား



မြန်မာနိုင်ငံသို့ ကြွရောက်လာရန် ဖိတ်ကြားသည့် အတွက် ကျေးဇူးတင်ရှိပါသည်။ လှိုက်လှိုက်ပျိုပျိုသောစကား ပြောကြားခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အား လည်း ကျေးဇူးတင်ပါသည်။ ဤခရီးစဉ် ဖြစ်မြောက်ရေး အတွက် စွမ်းစွမ်းတမ်း စီစဉ်ဆောင်ရွက်ပေးသူများ အားလုံး ကိုလည်း အထူးကျေးဇူးတင်ပါသည်။ လူနည်းစုဖြစ်သော် လည်း စိတ်အားထက်သန်သည့် ကက်သလစ်ခရစ်ယာန် သာသာဝင်များနှင့်အတူ ဆုတောင်းရန်၊ သူတို့၏ ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲစေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် သူတို့၏ ကြိုးစားအားထုတ်မှုကို ခွန်အားဖြည့်ပေးရန် ကျွန်ုပ်ရည်ရွယ်၍ လာရောက်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် ဗာတီကန်တို့ အကြား တရားဝင် သံတမန်ဆက်သွယ်ရေး ထူထောင်ပြီး များမကြာမှီ လာရောက်ခွင့်ရသည့်အတွက်လည်း အလွန်ပင် ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။ တိုင်းပြည်၏ အခြေခံအဆောက်အအုံကို ပြန်လည်ဆန်းသစ်ရန် အားစိုက်ထုတ်နေရသော်ငြားလည်း ဤကဲ့သို့သံတမန်ထူထောင်ခြင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းထဲတွင် ဆွေးနွေးညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရန် မြန်မာနိုင်ငံ၏ ခိုင်မာသောစိတ်အားထက်သန်မှုကိုပြသနေသည့်သင်္ကေတအဖြစ် ကျွန်ုပ်မှတ်ယူလိုပါသည်။

ညီလာခံသည် အကြမ်းဖက်ခြင်းကို ချုပ်ငြိမ်းစေရန်၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သောသူ အားလုံး၏ အခွင့်အရေးများအား လေးစားမှုရှိစေရန် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်ကာ ဆွေးနွေးစေသည့် ညီလာခံ ဖြစ်ပါသည်။

ဧကန်စင်စစ်၊ ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းနှင့် အမျိုးသားပြန်လည် ကျေအေးသင့်မြတ်ရေးဟူသည့် ခက်ခဲကြမ်းတမ်းသော လုပ်ငန်းစဉ်သည် တရားမျှတခြင်းနှင့် လူအခွင့်အရေးကို လေးစားမှသာလျှင် ရှေ့ဆက်နိုင်မည် ဖြစ်သည်။ သမ္မာကျမ်းတွင် ပရောဖက်များက တရားမျှတမှု ဟူသည်မှာ မှန်ကန်၍ အစဉ်တည်တံ့မည့် ငြိမ်းချမ်းရေး အတွက် အခြေခံဟု ရှုမြင်ခဲ့ကြစဉ် ရှေးပညာရှင်များက တရားမျှတခြင်းဟူသည်မှာ "လူသားတိုင်းအား ၎င်းတို့ ရသင့်ရထိုက်သည်ကိုပေးခြင်း" ဟု အနက်ဖွင့်ခဲ့ကြသည်။ ဝမ်းနည်းဖွယ်ရာ ကမ္ဘာစစ်ကြီးနှစ်ခုက ထိုရှုမြင်ချက်များ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြဌာန်းသတ်မှတ်ခြင်း နှင့် ကုလသမဂ္ဂအဖွဲ့အစည်းကြီးကိုတည်ထောင်ခြင်းတို့အား ဦးတည်စေခဲ့သည်။ ဤသို့ဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း သည် ကမ္ဘာတလွှားတွင် တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးရှိစေရန်နှင့် ပဋိပက္ခများအား အကြမ်းမဖက်ဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာရန်အတွက် အခြေခံဖြစ်လာခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင်တည်ရှိနေသော နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းသည်ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရုံသာမက အထက်ဖော်ပြပါ အခြေခံများအား လိုက်နာစောင့်ထိန်းရန် မြန်မာနိုင်ငံ၏ အားစိုက်မှုကိုလည်း အသိအမှတ်ပြုခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်သည် ငြိမ်းချမ်းရေး ဖြစ်ရမည်။ ထိုငြိမ်းချမ်းရေးသည် လူသားတိုင်း၏ လူဂုဏ် သိက္ခာနှင့် အခွင့်အရေးကို လေးစားမှု၊ တိုင်းရင်းသား လူမျိုးစုတိုင်းနှင့် ၎င်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာကို လေးစားမှု၊ တရားဥပဒေအား လေးစားလိုက်နာမှု၊ မည်သူ

ကိုမျှ ချန်လှပ်ထားခြင်း မရှိဘဲ အများအကျိုးအတွက် ပံ့ပိုးမှု ပေးနိုင်ရန် လူတစ်ဦးစီတိုင်းနှင့် အဖွဲ့တိုင်းအား မြှင့်တင်ပေးသည့် ဒီမိုကရေစီ စနစ်ကို လေးစားမှု စသည်တို့ အပေါ် အခြေခံသည်။

အမျိုးသား ပြန်လည်ကျေအေးသင့်မြတ်ရေးနှင့် အတူယှဉ်တွဲနေထိုင်ရေးကို ဖော်ဆောင်သည့် လုပ်ငန်းစဉ်ကြီးတွင် မြန်မာနိုင်ငံရှိ ဘာသာရေး အဖွဲ့အစည်းများ၌ တထူးတခြားတာဝန်ရှိပေသည်။ မတူညီသည့် ဘာသာရေး ယုံကြည်မှုများသည် စိတ်ဝမ်းကျင်မှုများနှင့် အယုံအကြည် ကင်းမဲ့မှုများကို ဖန်တီးသည့်အရင်းအမြစ် မဖြစ်စေဘဲ စည်းလုံးညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ စိတ်ရှည်သည်းခံခြင်း နှင့် သတိပညာ ပြည့်ဝသည့် နိုင်ငံတော် တည်ဆောက်ရေး အတွက် ခွန်အားတစ်ခု ဖြစ်ရပါမည်။ ဘာသာတရားများ အနေဖြင့် နိုင်ငံတွင်း နှစ်ကာလကြာရှည်စွာ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အတိဒုက္ခရောက်သူများအတွက် ခံစားချက်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များအား ကုစားပေးခြင်းတွင် အလွန်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ခိုင်မာစွာ ခံယူထားသော မူတန်ဖိုးများအား အခြေခံထားသည့် ဤဘာသာရေး အဖွဲ့အစည်းများသည် ပဋိပက္ခများဆိုင်ရာ သက်ရောက်မှုများအား ကုစားပေးနိုင်ခြင်း၊ အပြန်အလှန် ဆွေးနွေးညှိနှိုင်းရန်အတွက် ပေါင်းကူးပေးခြင်း၊ တရားမျှတရေး ဖော်ဆောင်ပေးခြင်းနှင့် အတိဒုက္ခ ခံစားနေသူများအားလုံးအတွက် ရပ်တည်အရေးဆိုပေးခြင်း စသည်တို့အား ပြုလုပ်နိုင်စွမ်း ရှိပါသည်။ သမာဓာတရှိခြင်းနှင့် အပြန်အလှန် လေးစားမှုရှိခြင်းမူအပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ ဘာသာရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးအတွက်၊ ဆင်းရဲသား အတိဒုက္ခရောက်သူများအား ကူညီပေးရေးနှင့် မွန်မြတ်သည့် ဘာသာတရား သွန်သင်ချက်များ၊ လူတန်ဖိုးများအား သွန်သင်ပေးရေး ကိစ္စရပ်များတွင် အတူတကွပူးပေါင်းလုပ်ဆောင်နေကြသည်ကို မြင်တွေ့ရခြင်းသည် မျှော်လင့်ခြင်း၏ တောက်ပသော အလင်းရောင်တစ်ခု ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးခြင်းနှင့် တလုံးတဝတည်းရှိခြင်း

ဟူသည့် ဓလေ့တစ်ခု တည်ဆောက်ရာတွင် ဘာသာရေး အဖွဲ့အစည်းများသည် ဘုံအကျိုးအတွက် ဆောင်ရွက်ခြင်း နှင့်နှောင်လာမည့် မျိုးဆက်သစ်များအတွက် မျှော်လင့်ခြင်း နှင့် ကြွယ်ဝဖွံ့ဖြိုးမှုရှိသည့် အနာဂတ် တစ်ခုတည်ဆောက်ရန် ပစ်ပယ်၍မရသော စိတ်ဓာတ် နီတိရေးရာ အခြေခံအုတ်မြစ် များ ချမှတ်ခြင်းကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်နေကြ ပါသည်။

ယနေ့ခေတ်ကာလတွင်ပင် အနာဂတ်သည် နိုင်ငံ ၏လူငယ်များ လက်ထဲတွင် ရှိနေပါသည်။ လူငယ်များဟု သည်မှာ အမြတ်တနိုးထားပြီး မြေတောင်မြှောက်ပေးရမည့် လက်ဆောင်မွန်တစ်ခု၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် အရည်အသွေးရှိသော ပညာရေးကို မှန်ကန်စွာ ဖန်တီးပေး လျှင်ကြီးမားစွာ အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်ပါသည်။ ၎င်းသည် သားစဉ်မြေးဆက်များအကြား တရား မျှတမှုအတွက် အရေးပေါ် လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ရုတ်ချည်းပြောင်းလဲနေပြီး ချိတ်ဆက်မှု အားကောင်းလာ လျက်ရှိသော ကမ္ဘာကြီးရှိ မြန်မာနိုင်ငံ၏ အနာဂတ်သည် လူငယ်များအား လေ့ကျင့်ပျိုးထောင်ပေးမှု အပေါ်တွင် မူတည်ပါသည်။ ထိုသို့ လူငယ်များအား လေ့ကျင့်ပျိုးထောင် ရာတွင် နည်းပညာနယ်ပယ်များဆိုင်ရာ အတတ်ပညာများ

သာမက ဖြောင့်မတ်ရိုးသားခြင်း၊ သိက္ခာ သမာဓိရှိခြင်းနှင့် လူသားချင်းစာနာစိတ်ထားရှိခြင်း စသည့် နီတိတန်ဖိုးများ ကိုလည်း သင်ကြားပေးရန် လိုအပ်ပါသည်။ ထိုနီတိတန်ဖိုး များသည် ဒီမိုကရေစီ စနစ်အား ခိုင်မာစေခြင်းနှင့် လူ့အဖွဲ့ အစည်း၏ အဆင့်တိုးတွင် စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ရှင်သန်တိုးပွားစေပါသည်။ သားစဉ်မြေး ဆက်များအကြား ရှိရမည့် တရားမျှတမှုသည် လူ့လောဘနှင့် အတ္တတို့ဖြင့် ဖျက်စီးခြင်းကင်းသော ဘာသာဝတ်ဝန်းကျင် တစ်ခုကို အနာဂတ် မျိုးဆက်သစ်များအတွက် အမွေပေးရန် တောင်းဆိုပါသည်။ လူငယ်များထံမှ မျှော်လင့်ခြင်းကို လှပ ဖျက်စီးခြင်းမပြုရန်၊ နိုင်ငံတော်နှင့်လူသားမျိုးနွယ်တစ်ခုလုံး၏ အနာဂတ်ကို ပုံသွင်းပေးမည့် သူတို့၏ စိတ်ကူးအိပ်မက်များ နှင့် အရည်အချင်းများအား လက်တွေ့အကောင်အထည်ဖော် ခြင်းကို မဟန့်တားရန် အရေးကြီးပါသည်။

နိုင်ငံတော်၏ အတိုင်ပင် ပုဂ္ဂိုလ်နှင့် အဆွေတော် များ ခင်ဗျာ

ကျွန်ုပ်၏ ကက်သလစ် ခရစ်ယာန်ညီအစ်ကို မောင် နှမများကို ကျွန်ုပ်တို့ကံတွန်း အားပေးလိုသည်မှာ ယနေ့ ခေတ်ကာလတွင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအား အကျိုး

ပြုသည့်ချစ်ခြင်းမေတ္တာနှင့်လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လုပ်ဆောင်ချက်များဖြင့် ခရစ်ယာန်ယုံကြည်ခြင်း၌ စွဲမြဲခိုင်မာစေကြရန်၊ ပြန်လည်ကျေအေးသင့်မြတ်ရေးနှင့် ညီရင်းကိုစိတ်ထားရှိရေး သတင်းစကားကို စဉ်ဆက်မပြတ် ဖော်ထုတ်ပြောဆိုရန်ဖြစ်ပါသည်။ ကက်သလစ် ခရစ်ယာန်များ သည် ဤမြတ်နိုးဖွယ်ရာ မြန်မာနိုင်ငံတော်ရှိ လူသားအားလုံး အတွက် တလုံးတဝတည်းဖြစ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်း ခေတ်သစ်ကို ဆောင်ကြဉ်းပေးနိုင်ရန် ဘာသာပေါင်းစုံမှ ညီအစ်ကို မောင်နှမများ၊ စိတ်ကောင်းနှလုံးကောင်း ရှိသူများ နှင့်တလေးတစား ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် ကြိုးပမ်း ပေးကြမည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။

"မြန်မာနိုင်ငံတော် အခွန်ရှည် တည်တံ့ပါစေ။"


ယခုလို အာရုံ စိုက် နားထောင်ပေးသည့်အတွက် သင်တို့အားလုံးကိုကျေးဇူး တင်ရှိပါသည်။ အားလုံးအကျိုး အတွက် အထူးကြိုးပမ်း ဆောင်ရွက်နေကြသော သင်တို့၏ လုပ်ဆောင်ချက်များ အတွက် ဆုတောင်းမေတ္တာပို့သရင်း သင်တို့အားလုံးအပေါ် သတိပညာ၊ ခွန်အားနှင့် ငြိမ်းချမ်း ရေး၏ ကောင်းချီး ကျေးဇူးတော်များ ရရှိကြပါစေဟု တောင်း ဆု ပြုလိုက်ပါသည်။

လူနည်းစုဖြစ်သော် လည်း စိတ်အား ထက်သန်သည့် ကက်သလစ် ခရစ် ယာန် သာသာဝင်များနှင့်အတူ ဆု တောင်းရန်၊ သူတို့၏ ယုံကြည် ခြင်း၌ တည်ကြည် ခိုင်မြဲစေရန်နှင့် နိုင်ငံ တော် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြသည့် သူတို့၏ ကြိုးစား အားထုတ်မှုကို ခွန်အား ဖြည့်ပေးရန် ကျွန်ုပ်ရည်ရွယ်၍ လာ ရောက်ရခြင်း ဖြစ်ပါသည်။

ဧကန်စင်စစ်၊ ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းနှင့် အမျိုးသားပြန်လည် ကျေအေး သင့်မြတ်ရေးဟူသည့် ခက်ခဲ ကြမ်းတမ်းသော လုပ်ငန်းစဉ်သည် တရားမျှတခြင်းနှင့် လူ့အခွင့် အရေးကို လေးစားမှသာလျှင် ရှေ့ဆက်နိုင်မည် ဖြစ်သည်။

အမျိုးသား ပြန်လည်ကျေအေး သင့်မြတ်ရေးနှင့် အတူယှဉ်တွဲ နေထိုင်ရေးကို ဖော်ဆောင်သည့် လုပ်ငန်းစဉ် ကြီးတွင် မြန်မာနိုင်ငံရှိ ဘာသာရေး အဖွဲ့အစည်းများ၌ တထူးတခြားတာဝန်ရှိပေသည်။

လူငယ်များဟူသည်မှာ အမြတ်တနိုးထားပြီး မြေတောင်မြှောက်ပေးရမည့် လက်ဆောင်မွန်တစ်ခု၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် အရည်အသွေးရှိသော ပညာရေးကို မှန်ကန်စွာ ဖန်တီးပေးလျှင် ကြီးမားစွာ အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်ပါသည်။



ကျိုက္ကစံကွင်းတွင် မစ္စူးပူဇော်ခြင်း၌ ဟောကြားခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဩဝါဒ ရန်ကုန်၊ ၂၉ ရက် နိုဝင်ဘာလ ၂၀၀၇



ချစ်လှစွာသော ညီအစ်ကိုမောင်နှမ အပေါင်းတို့ ကျွန်ုပ် ဒီတိုင်းပြည်ကို ကြွရောက်မလာမီ၊ ဒီအချိန် အခါသမယကို ရောက်ရှိလာဘို့ အချိန်အကြာကြီးစောင့်မျှော်ခဲ့ရပါတယ်။ သားသမီးတို့အထဲမှအများစုဟာ၊ အလွန်ဝေးကွာလှတဲ့နေရာဒေသတွေ၊ ဝေးလံသီခေါင်လှတဲ့ တောင်ပေါ်ဒေသတွေကနေ ဒီနေရာကိုရောက်လာခဲ့ကြတာဖြစ်ပါတယ်။ တချို့ဆိုရင်ခြေလျင်နဲ့တောင်လာခဲ့ကြတာပါ။ ကျွန်ုပ်တို့တိုင်လည်း ဒီနေရာကို ဘုရားဖူးသူတော်စင်တစ်ပါးအနေနဲ့ လာရောက်ခဲ့ပြီး၊ သားသမီးတို့ရဲ့အသံကို နားထောင်ဘို့၊ သားသမီးတို့ဆီက သင်ယူဘို့၊ သားသမီးတို့ကို မျှောင်လင့်ခြင်း၊ နှစ်သိမ့်ခြင်းတွေပေးဘို့ ရောက်ရှိလာရခြင်း ဖြစ်ပါတယ်။ ဒီနေ့ဖတ်ရတဲ့ ပထမကျမ်း၊ ဒံယေလအနာဂတ္တိကျမ်းက၊ ရှင်ဘုရင်ကြီး ဗာလဒတ်စ်ဗာ (Baldassar) နဲ့ သူ့ရဲ့ အကြားအမြင်ရ ပညာရှိတွေရဲ့ဉာဏ်ပညာဟာ ဘယ်လောက် အားနည်းသိမ်ဖျင်းသလဲဆိုတာ၊ ဘယ်လောက် အကန့်အသတ်ရှိသလဲဆိုတာကို ကျွန်ုပ်တို့ကိုမီးမောင်းထိုးပြပေးနေတယ်။

သူတို့တွေက ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်များနဲ့ ထုလုပ်ထားတဲ့ဘုရားများကို ချီးမွမ်းဂုဏ်ပြုဘို့လောက်သာ အသိဉာဏ်ရှိခဲ့ကြတယ်(ဒါနီအဲလ် ၅ : ၄) ဒါပေမဲ့ ကျွန်ုပ်တို့လူသားတွေရဲ့ဘဝအသက်တာနဲ့အသက်ရှင်ခြင်းကို မိမိလက်တော်အတွင်းမှာ ထိန်းသိမ်းထားတော်မူတဲ့ဘုရားသခင်ကို ချီးမွမ်းဂုဏ်ပြုနိုင်ဘို့အတွက်တော့ ပညာဉာဏ်မဲ့ခဲ့ကြတယ်။ ပရောဖက်ဒါနီအဲလ်ကတော့ ဒီပုဂ္ဂိုလ်တွေနဲ့မတူပါဘူး။ ပရောဖက်ဒါနီအဲလ်က ဘုရားရှင်ရဲ့ပညာဉာဏ်နဲ့ပြည့်စုံပြီး၊ ဘုရင်မင်းမြတ်ရဲ့ ခက်ခဲနက်နဲလှတဲ့ အကြောင်းအရာအားလုံးကို အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးနိုင်ခဲ့တယ်။ ဘုရားရှင်ရဲ့နက်နဲလှတဲ့အချက်တွေကို ပြည့်ဝစုံလင်စွာ အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးနိုင်သူကတော့၊ ယေရှုခရစ်တော်တစ်ပါးတည်းသာလျှင်ဖြစ်ပါတယ်။ ကောရိန်တုဩဝါဒစာ ပထမစောင် ၁ : ၂၄ မှာ ဖတ်ရတဲ့အတိုင်း၊ ခရစ်တော်ကိုယ်တိုင်ဟာ ဘုရားသခင်ရဲ့ဉာဏ်ပညာတော်ဖြစ်ပါတယ်။ ခရစ်တော်ကိုယ်တိုင်က၊ ဒီဉာဏ်ပညာတော်ကို ကျွန်ုပ်တို့ကိုသင်ကြားပေးတဲ့အခါ၊ အလွန်ရှည်လျားလှတဲ့ မိန့်ခွန်းတွေဟောပြောပြီး သင်ကြားပေးတာမျိုးမဟုတ်သလို၊ နိုင်ငံရေး၊ လောကီရေး၊ ဩဇာအာဏာတွေအလွန်အကျွံပြုပြီးသင်ကြားတာမျိုးလဲမဟုတ်ပါဘူး။ ဘုရားရှင်ရဲ့ ဉာဏ်ပညာတော်ဟာ ဘာလဲဆိုတာ ကားတိုင်တော်ထက်မှာ ခရစ်တော်ကိုယ်တိုင်လူသားအားလုံးအတွက် မိမိရဲ့အသက်ကို ပေးဆက်ခြင်း

အားဖြင့်၊ ကျွန်ုပ်တို့ကိုသင်ကြားပေးခဲ့တယ်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ကိုယ်တိုင်လဲ၊ လောကီသားတွေစံထားတဲ့၊ ကျွန်ုပ်တို့ရဲ့ဉာဏ်ပညာအပေါ်မီခိုအားကိုးလွန်းတဲ့ ထောင်ခြောက်ထဲကျရောက်ပိတ်မိတတ်ကြတယ်။ အဲဒီအခြေအနေမှာ ကျွန်ုပ်တို့အတွက်အမှန်တရားတစ်ခုကတော့၊ ကျွန်ုပ်တို့ရဲ့ ဦးတည်ချက်တွေ လွယ်လွယ်နဲ့ ပျောက်သွားနိုင်ခြင်းဘဲဖြစ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ၊ ကျွန်ုပ်တို့ရဲ့ရှေ့မျက်မှောက်မှာ ရှိတဲ့၊ ကားတိုင်တော်ပေါ်မှ ခရစ်တော်သာလျှင်၊ ကျွန်ုပ်တို့ဘဝရဲ့အာမခံချက်ရှိတဲ့ ဘဝလမ်းညွှန်ဆိုတာကို သတိရကြဘို့လိုအပ်တယ်။ ကားတိုင်တော်၌သာလျှင်၊ စစ်မှန်တဲ့ဉာဏ်ပညာကိုတွေ့ရှိကြရမှာဖြစ်ပါတယ်။ ဒီဉာဏ်ပညာသာလျှင်၊ ဘုရားရှင်ဆီမှလာတဲ့အလင်းတော်ဖြစ်တဲ့အတွက် ကျွန်ုပ်တို့ရဲ့ဘဝကို ဦးဆောင်လမ်းပြပေးသွားနိုင်မှာဖြစ်ပါတယ်။ ဒဏ်ရာများကိုပျောက်ကင်းချမ်းသာရရှိဘို့ ကုသပေးနိုင်တာဟာလည်း၊ ကားတိုင်တော်ဘဲဖြစ်ပါတယ်။ ရှင်ပေတရုဩဝါဒစာ ပထမစောင် ၂ : ၂၄ မှာ ဒီအချက်ကိုတွေ့ရတယ်။ "ကိုယ်တော်သည်ငါတို့၏အပြစ်ဒုစရိုက်များကိုသစ်တိုင်ပေါ်တွင် ကိုယ်တော်တိုင်ခံထမ်းတော်မူ၏။ ကိုယ်တော်၏ ဒဏ်ရာတော်များအားဖြင့် သင်တို့သည် ပျောက်ကင်းချမ်းသာရခဲ့ကြပြီ။" ဒါကြောင့် ကျွန်ုပ်တို့အားလုံးဟာ ကုသခြင်း၊ ပျောက်ကင်းချမ်းသာခြင်း၊ အားလုံးရဲ့အရင်းအမြစ်ကို ခရစ်တော်၏ ဒဏ်ရာတော်များ၌သာ တွေ့ရှိနိုင်တဲ့ဉာဏ်ပညာနှင့်ပြည့်ဝသူများဖြစ်ဖို့ လိုအပ်ပါတယ်။

ကျွန်ုပ်သိထားတာကတော့၊ မြန်မာပြည်သူ/ ပြည်သားအများစုက ကြမ်းတမ်းခက်ထန်မှုရဲ့သားကောင်တွေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ များ ရရှိခံစား ကြရသူတွေဖြစ်ပါတယ်။ ကျွန်ုပ်တို့ခံစားခဲ့ရတဲ့နာကျင်မှု၊ နာကျည်းမှုတွေအတွက် ပြန်လည်တုန့်ပြန်တဲ့အခါ၊ ပထမကျမ်းစာမှာ ကြားနာခဲ့ရတဲ့၊ ဘုရင်မင်းကြီးလိုဘဲ၊ သိမ်ဖျင်းလှတဲ့ လောကီသားတွေရဲ့ ဉာဏ်ပညာကိုသာ အသုံးပြုပြီးတုန့်ပြန်ချင်ကြတယ်။ တုန့်ပြန်တတ်ကြတယ်။ လက်စားချေခြင်း၊ ဒေါသနဲ့အကြမ်းဖက်တုန့်ပြန်ခြင်းအားဖြင့် ကျွန်ုပ်တို့ခံရတဲ့ဒဏ်ရာတွေကို ကုသပျောက်ကင်းမှု ရရှိမယ်လို့ ထင်တတ်ကြ၊ တွေးတတ်ကြတယ်။ ဒါပေမဲ့ လက်စားချေခြင်း၊ လက်တုန့်ပြန်ခြင်းလမ်းစဉ်ဟာ၊ ယေရှုခရစ်တော်ရဲ့ လမ်းစဉ်မဟုတ်ပါဘူး။ ယေရှုခရစ်တော်ရဲ့ လမ်းစဉ်ဟာ လုံးလုံးလျားလျားကွာခြားလှပါတယ်။ ခရစ်တော်ဟာ မုန်းတီးမှု၊ ငြင်းပယ်မှုတွေရဲ့အကျိုးဆက် အနေနဲ့ ဒုက္ခဝေဒနာခံထမ်းခြင်း၊ ကားတိုင်တော်မှာတင် အသတ်ခံရခြင်းတွေကို

ရင်ဆိုင်တွေ့ကြုံရတဲ့အချိန်မှာ၊ ခွင့်လွှတ်ခြင်းနဲ့ သနားကြင်နာခြင်းကိုသာ လက်ကိုင်ထားပြီး တုန့်ပြန်ခဲ့တယ်။ ဒီနေ့ဝေဒနာလိကျမ်းစာတော်မြတ်အားဖြင့်၊ ခရစ်တော်မိန့်တော်မူတာဟာ ကျွန်ုပ်တို့ရဲ့ဘဝမှာကိုယ်တော်လိုဘဲ၊ ငြင်းပယ်ခံရခြင်း၊ မုန်းတီးခြင်း၊ အတားအဆီးအမျိုးမျိုးတွေနဲ့ ကြုံတွေ့နိုင်ကြပါတယ်။ ဒါပေမဲ့ကျွန်ုပ်တို့ကို မည်သူတစ်ဦးတစ်ယောက်ကမှ၊ ဆန့်ကျင်ဘက်မပြုနိုင်တဲ့၊ ဉာဏ်ပညာကိုကိုယ်တော်ပေးမယ်ဆိုပြီး မိန့်တော်မူပါတယ် (လုကာ ၂၁ : ၁၅)။ ဒီနေရာမှာ၊ ခရစ်တော်ပေးခဲ့ ဉာဏ်ပညာဆိုတာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ရည်ညွှန်း မိန့်ဆိုလိုက်ခြင်းဖြစ်ပါတယ်။ ဝိညာဉ်တော်အားဖြင့်ဘုရားသခင်ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ရဲ့စိတ်နှလုံးအတွင်းသို့၊ သွန်းလောင်းချပေးသနားတော်မူတယ်လို့ ရောမဩဝါဒစာမှာဖော်ပြထားပါတယ် (ရောမဩဝါဒစာ ၅ : ၅)။ ဝိညာဉ်တော်ဘုရားရဲ့ကျေးဇူးတော်အားဖြင့်၊ ယေရှုခရစ်တော်ဟာ ကျွန်ုပ်တို့တစ်ဦးဆီကို လောကီသားတွေရဲ့ ပညာဉာဏ်ထက်သာလွန်တဲ့၊ သူ့ရဲ့ဉာဏ်ပညာတော်ကိုပေါ်လွင်အောင်၊ ဖော်ဆောင်ပေးနေသော သက်သေခံများဖြစ်လာစေပါတယ်။ ဝိညာဉ်တော်ဘုရားရဲ့ကျေးဇူးတော်အားဖြင့်၊ ကျွန်ုပ်တို့တစ်ဦးဆီကိုအဆိုးဝါးဆုံးနာကျင်မှု၊ နာကျည်းမှုဒဏ်ရာတွေကို သက်သာပျောက်ကင်းစေတဲ့ ဘုရားရှင်ရဲ့ ကြီးမားတဲ့သနားကြင်နာခြင်းကို ဖော်ဆောင်သက်သေခံနေတဲ့ သက်သေခံများ ဖြစ်လာစေပါတယ်။

ယေရှုခရစ်တော်ဟာ၊ ဒုက္ခဝေဒနာ ခံထမ်းအံ့ဆဲဆဲအချိန်မှာ မုန့်နှင့်စပျစ်ရည်အဆင်းသဏ္ဍာန်အောက်မှာ၊ မိမိကိုယ်ကို လူသားအားလုံးအတွက်ပူဇော်ခဲ့တယ်။ ယုံကြည်ခြင်းမျက်စိအားဖြင့် ခရစ်တော်စီရင်တဲ့ ကိုယ်တော်မြတ်စက္ကရမင်တူးလက်ဆောင်မွန်ဟာ၊ ခရစ်တော်ရဲ့အသွေးတော်၊ အသားတော်လက်ဆောင်မွန်ဖြစ်တယ်ဆိုတာကျွန်ုပ်တို့သိရှိလာကြရတယ်။ ဒါ့အပြင် ကိုယ်တော်မြတ်စက္ကရမင်တူးအားဖြင့်၊ ခရစ်တော်ရဲ့ ဒဏ်ရာတော်များ၌ ခိုလှုံရင်း ကျွန်ုပ်တို့အတွက် ကုသခြင်း၊ ပျောက်ကင်းချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်းများ ဘယ်လိုရရှိနိုင်မယ်ဆိုတာကိုသင်ယူနိုင်ကြတယ်။ ဒီလိုအသက်ရှင်ခြင်းအားဖြင့်၊ ကျွန်ုပ်တို့လျောက်လှမ်းနေတဲ့လမ်းမှားကနေ လမ်းမှန်ကိုပြန်လည်တည်မတ်နိုင်ပြီး အပြစ်နှင့်ကင်းစင်သော သန့်ရှင်းစင်ကြယ်ခြင်း အသက်တာကို ရရှိနိုင်ကြတယ်။ ချစ်လှစွာသော ညီအစ်ကို၊ မောင်နှမအပေါင်းတို့ဒုက္ခဝေဒနာခံထမ်းခဲ့သော ခရစ်တော်၌ ခိုလှုံပြီး ကျွန်ုပ်တို့ဘဝအတွက်သင်ယူရင်းအဖေမည်းတော်ဘုရားရဲ့သနားကြင်နာခြင်းမှ စီးဆင်းလာတဲ့ ကုသပျောက်ကင်းခြင်းဆီမွေ့ကို လိမ်းကျံကြပါ။ အဲဒီကုသခြင်းဆီကိုလည်း တစ်ပါးသူများထံ သယ်ဆောင်သွားနိုင်ဘို့လဲကြိုးစားအားထုတ်ကြပါ။ ဤဆီဖြင့် ဒဏ်ရာအမျိုးမျိုး၊ စိတ်နာကျည်းမှုအမျိုးမျိုးကို သုတ်လိမ်းကုသပေးကြပါ။ ဤ သို့ဆောင်ရွက်ခြင်းအားဖြင့် သင်တို့ဟာ- ဘုရားရှင်ကိုယ်တိုင် လူသားတိုင်းရဲ့စိတ်နှလုံးသားထဲ၊ လူ့အဖွဲ့အစည်း အားလုံးထဲမှာ ဘုရားရှင် ရှိစေလိုတဲ့ ငြိမ်းချမ်းခြင်းနဲ့၊ ကျေးအေးသင့်မြတ်စေခြင်း တန်ဖိုးတွေရဲ့ သစ္စာရှိတဲ့ သက်သေခံများ ဖြစ်လာကြလိမ့်မယ်။

ကျွန်ုပ်သိရှိရတာက မြန်မာပြည် ကက်သလစ်အသင်း တော်ကြီးဟာ ဘုရားသခင်ရဲ့ချစ်ခြင်း၊ သနားကြင်နာခြင်း ကုသခြင်းဆီကို သူတစ်ပါးထံ၊ အထူးသဖြင့် အထူးလိုအပ်နေသော ညီအစ်ကိုမောင်နှမများထံ သယ်ဆောင်သွားပြီး လိမ်းကျံကုသပေးနေကြပါတယ်။ ထင်ရှားတဲ့ သင်္ကေတ များအနေနဲ့ အဖွဲ့အစည်းတော်တော်များများက အခက်အခဲ အတားအဆီးတွေကြားကနေ၊ လူနည်းစု



ဖြစ်သော လူမျိုးစု များထံသွားရောက်ပြီး ဧဝံ ဂေလိသတင်း ကောင်းကို ဟောပြောသက်သေခံ နေကြ တယ်။ ဒီလိုဟော ပြောသက်သေခံ တဲ့နေရာမှာလဲ၊ အဓမ္မ ဆွဲဆောင်မှုမျိုးကို လုံးဝရှောင်ရှားပြီး၊ ဖိတ်ခေါ်၊ ကြိုဆို လက်ခံခြင်းဖြင့်သာ အခြေဆောင်ရွက်နေ ကြတယ်။ ဆင်းရဲ ခွဲတေ ဒုက္ခပင်လယ် ဝေနေတဲ့ကြားကနေ သားသမီး အများ စုက ဆင်းရဲသားများ၊ ဒုက္ခအမျိုးမျိုးခံစား နေရတဲ့ ညီအစ်ကို မောင်နှမများကို လက်တွေ့ကျကျ ကူညီ ပေးနေကြတယ်။ သူတို့နဲ့ တစ်လုံး တစ်ဝတ်ည်း ရှိနေကြ တယ်။ ဆရာ တော်ကြီးများ၊ ရဟန်းတော်များ၊ သီလရှင်များ၊ ကိုရင်ကြီး များ၊ ဓမ္မဆရာ/ ဆရာမများရဲ့ နေ့စဉ်နှင့်အမျှ၊ ကူ ညီစောင့် ရှောက်ပေးမှု အားဖြင့်ဖြစ်စေ၊ Catholic Karuna Myanmar ရဲ့ဂုဏ်ပြု ထိုက်တဲ့ လက်တွေ့ ဆောင်ရွက်ခြင်းများအားဖြင့် ဖြစ်စေ၊ Pontificie opera Mssionries အဖွဲ့ရဲ့ ရက်ရောက်စွာ ထောက်ပံ့ကူညီမှုအား ဖြင့်ဖြစ်စေ၊ မြန်မာပြည်ကက်သလစ် အသင်းတော်ကြီးဟာ လူမျိုး၊ ဘာသာ၊ အဆင့်အတန်းမခွဲ ခြားဘဲ၊ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ် အမြောက် အများကို ကူညီစောင့်ရှောက်ပေးနေပါတယ်။

ကျွန်ုပ် သက်သေခံနိုင်တာက မြန်မာပြည် ကက် သလစ် အသင်းတော်ကြီးဟာ ရှင်သန်လျက်ရှိတယ်။ ခရစ် တော်ကလည်း အသက်ရှင်တဲ့ဘုရား ဖြစ်ပြီး၊ ဒီက သားသမီးတို့နဲ့ အတူတူရှိနေတယ်။ ခရစ်တော်ဟာ သား သမီးတို့ရဲ့ ညီအစ်ကိုမောင်နှမများဖြစ်တဲ့အခြားသော ခရစ် ယာန်အဖွဲ့အစည်းများနဲ့လဲ အတူတူရှိနေတယ်။ သားသမီး တို့ အားလုံး ရရှိပိုင်ဆိုင်ထားကြတဲ့ ဒီတန်ဖိုးမဖြတ် နိုင်တဲ့

ဉာဏ်ပညာနဲ့ ယေရူးခရစ်တော်ရဲ့နလုံးတော်မှယိုစီးဆင်း လာတဲ့ ဘုရားရှင်ရဲ့ချစ်ခြင်းမေတ္တာ၊ သနားကြင်နာ ခြင်းကို တစ်ပါးသူတို့အား ဆက်လက်မျှဝေကြပါလို့ ကျွန်ုပ် တို့က တွန်းအားပေးပါတယ်။ ယေရူးခရစ်တော်ဟာ ဒီဉာဏ် ပညာကို အတိုင်းအတာမရှိ၊ အကန့်အသတ်မရှိပေးချင်ပါ တယ်။ သားသမီးတို့ရဲ့ မိသားစု အတွင်းမှာ၊ အဖွဲ့အစည်း အတွင်းမှာ၊ ဒီတိုင်းပြည်ရဲ့ကျယ်ပြန့်လှတဲ့ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်းမှာ ကုသမှုပေးခြင်း၊ ရင်ကြားစေ့ရေး ဆောင်ရွက်ပေးခြင်းများကို လုပ်ဆောင်နေကြတဲ့ သားသမီး တို့ရဲ့ အားထုတ်မှုတွေအတွက်၊ ယေရူးခရစ်တော်ဟာ ဆုလာဒ်များ ပေးသနားတော်မူမယ်ဆိုတာ မလွဲဧကန်ဘဲ ဖြစ်တယ်။ ယေရူးခရစ်တော်က သူ့ရဲ့ဉာဏ်ပညာဟာ ဆန့် ကျင်မှုတွေမှကင်းဝေးစေမယ်လို့တော့ မိန့်မှာမထားခဲ့ပါဘူး။ (လုကာ ၂၁ : ၁၅)။

ခရစ်တော်သင်ကြားပေးတဲ့ ခွင့်လွှတ်ခြင်း၊ သနား ကြင်နာခြင်းဆိုတဲ့ ကြီးမားတဲ့တန်ဖိုးတွေကို လူတိုင်း နားလည်ချင်မှ နားလည်နိုင်မှာမဟုတ်တဲ့အတွက်၊ အဟန့် အတားတွေတော့ မလွဲမသွေ ကြိုတွေ့ကြရမှာပါ။ ဒါပေမဲ့ ကားတိုင်တော်ပေါ်မှာ ခရစ်တော်ပြခဲ့တဲ့ သူရဲ့ကြီးမားတဲ့ မေတ္တာဟာ ဘယ်သောအခါမှမပြောင်းလဲသလို ဘယ် အရာကမှလဲ တားဆီးထိန်းချုပ်လို့မရပါဘူး။ ခရစ်တော်ရဲ့ ဉာဏ်ပညာကို GPS ဝိညာဉ်ရေးအဖြစ်ရှုမြင်နိုင်ပါတယ်။ GPS က ကျွန်ုပ်တို့ခရီးသွားတဲ့အခါ လိုရာပန်းတိုင်ကို တည့် တည့်မတ်မတ် ရောက်ရှိဖို့ညွှန်ပြပေးတယ်။ ခရစ်တော်ဘုရား ရှင်ရဲ့ဉာဏ်ပညာသာလျှင် GPS လမ်းညွှန်ကဲ့သို့ ကျွန်ုပ်

တို့ကို လမ်းမှားမရောက်နိုင်ဘဲ ဘုရားသခင်နှင့် ရင်းနှီး ကျွမ်းဝင် သောအသက်တာနှင့် ကျွန်ုပ်တို့၏ နီးစပ်သူတို့နှင့် စိတ်နှလုံး ထပ်တူထပ်မျှဖြစ်ဘို့ ညွှန်ပြပို့ဆောင်ပေးနေမှာဘဲ ဖြစ်တယ်။

ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ကညာစင် မာရိယာဟာ မိမိရဲ့သားတော်နောက်ကို ကာလ ဝါရီ တောင်ပေါ်အထိ ထပ်ချပ်မကွာလိုက်ခဲ့တယ်။ ဒီအတိုင်းဘဲ ဒီလော ကမှာ ခရီးပြုနေကြတဲ့ ကျွန်ုပ်တို့ရဲ့ခြေ လှမ်းတိုင်းမှာလဲ အမိ မယ်တော်ဟာ ကျွန်ုပ်တို့နှင့်အတူ ခရီးဖော်ပြုပေးနေတယ်။ အမိမယ်တော်ဟာ ကျွန်ုပ်တို့ အားလုံးကို အဆုံးတိုင်ချစ်တော် မူတဲ့ ယေရူးခရစ်တော်ရဲ့ ဒဏ်ရာတော်များ၌ ခိုလှုံသင်ယူရာမှ ခံစားရရှိလာသောပျော် ရွှင်ခြင်းနဲ့အတူ စစ်မှန်တဲ့ဉာဏ် ပညာနှင့် ပြည့်ဝတဲ့ တမန်တော်များဖြစ်ကြဘို့ လိုအပ်တဲ့ ညီအစ်ကို မောင်နှမ များထံ ချစ်ခြင်း၊ သနားကြင်နာခြင်းပြသ နိုင်သူများဖြစ်ဘို့၊ လိုအပ်တဲ့ ကျေးဇူးများကို အစဉ်အမြဲ တောင်းခံပေး နေပါတယ်။

ဘုရားသခင်သည် သင်တို့အားလုံး ကို ကောင်းကြီး ပေးတော်မူပါစေ။ မြန်မာပြည် ကက်သလစ် အသင်း တော်ကြီးကို ကောင်းကြီးပေးတော်မူပါစေ။ ဘုရား သခင်၏ ငြိမ်းချမ်းခြင်းကောင်းကြီးတော်များ ဤမြေပေါ်ဝယ် သွန်း လောင်းချပေးတော်မူပါစေ။ ဘုရားသခင်သည် မြန်မာပြည် ကြီးကိုကောင်းကြီးပေးတော်မူပါစေ။

လက်စားချေ ခြင်း၊ လက်တုန့်ပြန်ခြင်းလမ်းစဉ်ဟာ၊ ယေရူးခရစ်တော်ရဲ့ လမ်းစဉ်မဟုတ်ပါဘူး။ ယေရူးခရစ်တော်ရဲ့ လမ်းစဉ်ဟာ လုံးလုံးလျားလျားကွာခြားလှပါတယ်။ ခရစ်တော်ဟာ မုန်းတီးမှု၊ ငြင်းပယ်မှုတွေရဲ့အကျိုးဆက် အနေနဲ့ ဒုက္ခဝေဒနာ ခံထမ်းခြင်း၊ ကားတိုင်တော်မှာတင် အသတ်ခံရခြင်းတွေကိုရင်ဆိုင်တွေ့ကြုံရတဲ့ အချိန်မှာ၊ ခွင့်လွှတ်ခြင်းနဲ့ သနားကြင်နာ ခြင်းကိုသာ လက်ကိုင်ထားပြီး တုန့်ပြန်ခဲ့တယ်။

ဒီတိုင်းပြည်ရဲ့ကျယ်ပြန့်လှတဲ့ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်းမှာ ကုသမှုပေးခြင်း၊ ရင်ကြားစေ့ရေး ဆောင်ရွက်ပေးခြင်းများကို လုပ်ဆောင်နေကြတဲ့ သားသမီး တို့ရဲ့ အားထုတ်မှုတွေအတွက်၊ ယေရူးခရစ်တော်ဟာ ဆုလာဒ်များ ပေးသနားတော်မူမယ်ဆိုတာ မလွဲဧကန်ဘဲ ဖြစ်တယ်။

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်ဖရန်စစ်၏ နိုင်ငံတော်သံဃာ မဟာနာယကအဖွဲ့ နှင့် တွေ့ဆုံစဉ် ပြောကြားသော နှုတ်ခွန်းဆက်စကား

ကမ္ဘာအေး၊ ရန်ကုန်။ ဗုဒ္ဓဟူးနေ့ ၂၉ ရက် နိုဝင်ဘာလ ၂၀၁၇

နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနဲ့အတူတကွ တွေ့ဆုံခွင့်ရတဲ့အတွက် တပည့်တော်အနေနဲ့ လွန်စွာဝမ်းမြောက်လှပါတယ်။ တပည့်တော်ယနေ့ဒီနေရာမှာ ရောက်လာနိုင်ဖို့ တာဝန်ယူစဉ်ပေးပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားကို မြွက်ကြားပေးပါသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ လေးစားကြည်ညိုရပါသော ဆရာတော် ဘဒ္ဒန္တကုမာရဘိဝံသကို ကျေးဇူးအထူးတင်ရှိလိုပါတယ်။ ဆရာတော်တို့အားလုံးကို နှုတ်ဆက်ဂီဝရပြုရင်းနဲ့ ဒီနေရာကို ကြွရောက်လာတဲ့သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဝန်ကြီး သူရဦးအောင်ကိုအားလည်းနှုတ်ခွန်းဆက်လိုပါတယ်။

တပည့်တော်တို့ရဲ့ တွေ့ဆုံခြင်းဟာ ကက်သလစ် ခရစ်ယာန်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြားမှာတည်ရှိတဲ့ လေးစားခင်မင်မှု၊ မိတ်သဟာယဖွဲ့မှုတွေကို ပိုမိုခိုင်မာ သစ်လွင်စေတဲ့ တွေ့ဆုံခြင်းဖြစ်ပါတယ်။ ထိုမျှသာမကငြိမ်းချမ်းခြင်းနဲ့လူသားတိုင်းအတွက် တရားမျှတခြင်း၊ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားခြင်းတို့အတွက် တပည့်တော်တို့အားလုံးမှာ တာဝန်ရှိကြောင်း အတည်ပြုဖို့ အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ ယခုကဲ့သို့ အတူတကွ အတည်ပြုထောက်ခံခြင်းမျိုးကို မြန်မာနိုင်ငံသာမက ကမ္ဘာတစ်ဝှမ်းလုံး ရှိလူသားများ လိုအပ်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ လူတစ်ဦးစီရဲ့ အခြေခံဂုဏ်သိက္ခာတို့ကို တပည့်တော်တို့အတူအကွ တစ်သံတည်း အတည်ပြုခြင်းအားဖြင့် လူသားများအတွက် မျှော်လင့်ချက်စကားတစ်ခွန်းကို လက်ဆောင်ပေးခြင်းဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းအတွင်း သင့်မြတ်မှု၊ သဟဇာတရှိမှုများကို တိုးပွားဖို့ကြိုးစားနေကြတဲ့ ဗုဒ္ဓဘာသာဝင်များဖြစ်စေ၊ ကက်သလစ်ခရစ်ယာန်များဖြစ်စေ၊ အခြားသူများကိုဖြစ်စေ တပည့်တော်တို့ ဝိုင်းဝန်းကူညီပေးကြပါဖို့ ။



လည်းလက်လျှော့မသွားသင့်ပါ။ တပည့်တော်တို့ ကိုယ်စီရဲ့ သာသနာရေးထုံးတမ်းစဉ်လာများကို အခြေခံပြီးရှေ့ဆက်ရန် အတွက်နည်းလမ်း တစ်ခုရှိနေတယ်ဆိုတာကို အားလုံးက သိနားလည်ထားကြပါတယ်။ ထိုဒဏ်ရာတွေကိုပျောက်ကင်းစေမယ့်လမ်းဟာ သနားကြင်နာခြင်းနဲ့ မေတ္တာတရားကို အခြေခံပြီး အပြန်အလှန် နားလည်မှုနဲ့ လေးစားမှုဆီဦးတည်သောလမ်းဖြစ်ပါတယ်။

ဗုဒ္ဓတရားတော်ရဲ့ အဆုံးအမအတိုင်း ကျင့်ကြံနေထိုင်ကြသော မြန်မာပြည်သူပြည်သားများအားလုံးကို တပည့်တော်အနေနဲ့ လေးစားကြောင်းဖော်ပြလိုပါတယ်။ သံဃာတော်များ၊ သီလရှင်များစွာတို့ရဲ့ အကျင့်ပုံစံကောင်းများနဲ့အတူ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ ဇီဝအသက်နှင့် သဘာဝပတ်ဝန်းကျင်ကို လေးစားတန်ဖိုးထားခြင်းစသော ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဓမ္မတရားရတနာများဖြင့် မြန်မာပြည်သူပြည်သားများဟာ သွန်သင်လမ်းညွှန်ခြင်းများနဲ့ ပြည့်စုံစွာရရှိနေသူများ ဖြစ်ပါတယ်။

ဗုဒ္ဓတရားဓမ္မများဟာ လူမှုအဖွဲ့အစည်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးသော အဖိုးတန်ရတနာဖြစ်ပါတယ်။ ထိုတရားဓမ္မတွေအားဖြင့် အိမ်ထောင်စုစည်းလုံးညီညွတ်ခြင်းမှသည်ပြည်ထောင်စုစည်းလုံးညီညွတ်ခြင်း၊ ယင်းမှတစ်ဆင့် ပို၍ကြီးကျယ်သော ကမ္ဘာ့လူသားစုတွင် ပါဝင်ခြင်းအထိ ဆက်နွယ်မှုများရှိပါသည်။ အထက်ပါ အဖိုးတန်တရားဓမ္မများသည်တပည့်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းကို အင်အားရှိစေပြီး လူ့အဖွဲ့အစည်းအတွက် အရေးကြီးသော အလင်းရောင်ကို သယ်ဆောင်ဖို့ရာ အထောက်အကူဖြစ်စေပါတယ်။

တပည့်တော်တို့ နေ့စဉ်ပြုလုပ်ကြတဲ့ တာဝန်ကြီးတစ်ခုကတော့ လူသားများကို တရားဘာဝနာပွားများဖို့ ကူညီပေးကြတာဖြစ်ပါတယ်။

မိမိတို့ရဲ့ အဇ္ဈတ္တသဏ္ဍာန်ကို လေးနက်မှန်ကန်စွာ

တပည့်တော်တို့ရဲ့ တွေ့ဆုံခြင်းဟာ ကက်သလစ် ခရစ်ယာန်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြားမှာတည်ရှိတဲ့ လေးစားခင်မင်မှု၊ မိတ်သဟာယဖွဲ့မှုတွေကို ပိုမိုခိုင်မာ သစ်လွင်စေတဲ့ တွေ့ဆုံခြင်းဖြစ်ပါတယ်။

ကြည့်မြင်နိုင်တဲ့အခါ အတ္တရဲ့ အနတ္တသဘောကိုသိပြီးပရဟိတအများနှင့် ဆက်နွယ်နေခြင်းကို နားလည်လာနိုင်ပါတယ်။ ဒီနည်းအားဖြင့်တပည့်တော်တို့ဟာတသီးပုဂ္ဂလနေလို့မရဘူးဆိုတာ သိလာရပါတယ်။ တပည့်တော်တို့ရဲ့ တရားဓမ္မများက ချစ်ကြည်ရင်းနှီးစွာ နေထိုင်ဖို့ တိုက်တွန်းထားတဲ့အတွက် နားမလည်မှု၊ သည်းမခံနိုင်မှု၊ အထင်လွဲမှုနှင့် အမှန်းပွားမှုများကို ကျော်လွှားနိုင်အောင် ကြိုးစားကြမှာဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဒေသနာတော်က ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာကို လမ်းပြထားပါတယ်။ ဒေါသကို စိတ်ရှည်ခြင်းနဲ့အနိုင်ယူပါ။ အဆိုးကို အကောင်းနဲ့အနိုင်ယူပါ။ လောဘကို စေတနာနဲ့ အနိုင်ယူပါ။ လိမ်လည်မှုကို အမှန်တရားနဲ့ အနိုင်ယူပါ လို့ ဓမ္မပဒမှာ ပြောထားတာကို မှတ်သားခဲ့ရဘူးပါတယ်။ (ဓမ္မပဒ ၁၇/၂၂၃) ဒီအဆုံးအမများဟာ စိန့်ဖရန်းစစ်အစီစီရဲ့ ဆုတောင်းပတ္တာနာနဲ့ ဆင်တူတာကို တွေ့ရပါတယ်။ သခင်ဘုရား တပည့်တော်ကို ငြိမ်းချမ်းရေးအတွက် လက်သုံးတန်ဆာဖြစ်စေပါ။ အမှန်းရှိသည့်နေရာတွင် မေတ္တာတရားကိုလည်းကောင်း၊ ထိခိုက်စော်ကားမှုများရှိသည့်နေရာတွင် ခွင့်လွှတ်ခြင်းကိုလည်းကောင်း၊ မှောင်မိုက်ခြင်းရှိသည့်နေရာတွင် အလင်းကို

တပည့်တော်တို့ရဲ့ တရားဓမ္မများက ချစ်ကြည်ရင်းနှီးစွာ နေထိုင်ဖို့ တိုက်တွန်းထားတဲ့အတွက် နားမလည်မှု၊ သည်းမခံနိုင်မှု၊ အထင်လွဲမှု နှင့် အမှန်းပွားမှုများကို ကျော်လွှားနိုင်အောင် ကြိုးစား ကြမှာဖြစ်ပါတယ်။

ခေတ်ကာလတိုင်းမှာ လူသားထုဟာ မတရားမှုများ၊ ပဋိပက္ခဖြစ်မှုများ၊ မညီမျှမှုများကို ရင်ဆိုင်ကြရပါတယ်။ တပည့်တော်တို့ရဲ့ခေတ်ကာလမှာလည်းဤကဲ့သို့သောဒုက္ခများဟာ ပိုကြီးမားလာသယောင် မြင်တွေ့နေရပါတယ်။ လူ့အဖွဲ့အစည်းက နည်းပညာပိုင်းမှာ ပိုတိုးတက်လာသလို ကမ္ဘာ့လူသားများအနေနှင့်လည်း တူညီသော ဦးတည်ချက်နှင့်လူ့သဘာဝတို့ကို ပိုမိုနားလည်လာကြပါတယ်။ ဒါပေမယ့်လည်း ပဋိပက္ခဖြစ်မှု၊ ဆင်းရဲမွဲတေမှု၊ ဖိနှိပ်မှုများ၏ ဒဏ်ချက်များ ဆက်လက်တည်ရှိနေပြီး ယင်တို့က ကွဲပြားမှုများကို ထပ်မံဖြစ်ပွားစေပါတယ်။

တပည့်တော်တို့အနေနဲ့ ဤကဲ့သို့ကြုံတွေ့ရသော်

လည်းကောင်း၊ စိတ်ဆင်းရဲခြင်းနေရာတွင် ပျော်ရွှင်ခြင်းကို လည်းကောင်း သယ်ဆောင်နိုင်ရန်ကူညီတော်မူပါ။ လိုသူ ဆုတောင်းခဲ့ပါတယ်။

ဤကဲ့သို့သော တရားသဘောက ဘာသာမတူ၊ လူမျိုးမတူ၊ ယဉ်ကျေးမှုမတူသော သူများကြားမှာ နှစ်ပေါင်း များစွာကရှိခဲ့တဲ့ ခွဲခြားမှု ပဋိပက္ခဒဏ်ရာများကို ကုသပေးပြီး နားလည်မှု၊ စိတ်ရှည်မှုများအတွက် ကြိုးစားအားထုတ်ရာမှာ ဉာဏ်အလင်းခွန်အား ရစေပါတယ်။ ဒီလိုကြိုးစားအားထုတ် ဖို့ဆိုတာ ဘာသာရေးခေါင်းဆောင်များအတွက်သက်သက် မဟုတ်သလို နိုင်ငံခေါင်းဆောင်များအတွက် သီးသန့် ဆောင်ရွက်ရမယ့်အရာ မဟုတ်ပါဘူး။ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များအနေနဲ့ အသံမဲ့ သူများရဲ့အသံကို ကြားနိုင်ဖို့ ကြိုးစားပေးရမှာဖြစ်ပါတယ်။

ဤမြေပေါ်မှာ ငြိမ်းချမ်းခြင်း၊ ပြန်လည်သင့်မြတ်ခြင်း၊ ချစ်ခြင်း၊ မျှော်လင့်ခြင်းမျိုးစေ့များ စိုက်ပျိုးရန်အတွက် ဆရာတော်တို့နဲ့အတူတကွ ဒီခရီးကို လျှောက်လှမ်းလိုကြောင်း တပည့်တော်ရဲ့ ကက်သလစ် ညီအစ်ကိုမောင်နှမ များကိုယ်စား လျှောက်ထားလိုပါတယ်။

ဒီလိုကြိုးစားပေးခြင်းအားဖြင့် မျက်မှောက်ကာလ ရဲ့ လိုအပ်ချက်တွေကို ရှင်းလင်းစွာ သိရှိပြီး ဘက်မလိုက်ခြင်း နှင့် တစ်လုံးတစ်ဝတည်းရှိခြင်းတို့ကို နားလည်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပင်လုံငြိမ်းချမ်းရေးညီလာခံရဲ့ လုပ်ဆောင်ချက်များအတွက် ဂုဏ်ပြုချီးမွမ်းလိုပါတယ်။ မြန်မာပြည်တွင် မှီတင်းနေထိုင်ကြသူများအားလုံး ပို၍အား တက်သရောပိုင်နိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ်။ ဒီလိုတာဝန်သိစိတ်ဖြင့် ပါဝင်ခြင်းဟာဆိုရင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားအားလုံး၏ ဖွံ့ဖြိုးရေးအတွက် ဆောင် ရွက်ရာမှာ အမှန်တကယ် အထောက်အကူဖြစ်စေပါတယ်။

ဤကြိုးပမ်းအားထုတ်မှုက အခွန်ရှည်သော အသီး အပွင့်များ ပေါ်ထွက်လာမှာသေချာပြီး ဘာသာရေးခေါင်း ဆောင်များရဲ့လက်တွဲ ပါဝင်ဆောင်ရွက်ခြင်းကိုလည်း လို အပ်လာမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ရင် ကက်သလစ် သာသနာတော်ကလည်း ကူညီဆောင်ရွက်ဖို့ရန် အသင့်ရှိ နေပါတယ်။ မြန်မာပြည်ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး တို့အတွက် ဘာသာရေးခေါင်းဆောင်များအချင်းချင်း နှီး နှောဖလှယ်ခြင်း၊ တွေ့ဆုံခြင်းတို့ဟာ အလွန်အရေးပါ ကြောင်းသက်သေပြနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်က ဦးဆောင်ပြီး ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် နှစ်ရက်တာ စုပေါင်း တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ဘာသာ ပေါင်းစုံမှ ခေါင်းဆောင်များ၊ သံတမန်များ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ ပါဝင်ခဲ့ပါတယ်။ အချင်းချင်းသိကျွမ်းခင်မင်မှုကို ပိုမိုလေးနက်စေဖို့ ၊ အချင်း ချင်းဆက်နွယ်နေမှုနဲ့ တူညီသော ပန်းတိုင်ရှိကြောင်း အတည်ပြု ထောက်ခံဖို့အတွက် ဒီလိုဆွေးနွေးပွဲမျိုးဟာ မရှိမဖြစ်လိုအပ်သောအရာ ဖြစ်ပါတယ်။ တရားမျှတမှုနဲ့

ငြိမ်းချမ်းရေးတို့ဟာ အားလုံးအတွက်ဖြစ်ပါမှ စစ်မှန်သော တရားမျှတမှုနဲ့ အခွန်ရှည်သော ငြိမ်းချမ်းရေးတို့ကို ရရှိနိုင် မှာဖြစ်ပါတယ်။

လေးစားခင်မင်ရပါသော ဆရာတော်အပေါင်းတို့ ဗုဒ္ဓဘာသာဝင်များနှင့် ကက်သလစ်ဘာသာဝင်များသည် ဤဒဏ်ရာများကို ကုစားနေသော လမ်းခရီးတစ်လျှောက် အတူတကွ လျှောက်လမ်းနိုင်ကြပါတယ်။ မိမိတို့နေထိုင် သော တစ်တောင့်တစ်နေရာ သာယာလှပဖို့ အတူတကွ လက်တွဲဆောင်ရွက်နိုင်ပါတယ်။ ခရစ်ယာန်တို့ရဲ့ သမ္မာ ကျမ်းစာထဲမှာ တမန်တော်ရှင်ပေါလုက သူ၏တပည့်များကို ပျော်ရွှင်ဝမ်းမြောက်သူများနှင့်အတူ ပျော်ရွှင်ပြီး ငိုကြွေးတဲ့သူ တွေနဲ့အတူ ငိုကြွေးဖို့မိန့်မှာခဲ့ပါတယ်။ (ရောမဩဝါဒစာ ၁၂: ၁၅) အချင်းချင်းရဲ့ ဝန်ထုပ်များကို ကူညီထမ်းရွက်ပေးဖို့ မိန့်မှာခဲ့ပါတယ်။ (ဂါလာတီဩဝါဒစာ ၆: ၂)

ဤမြေပေါ်မှာ ငြိမ်းချမ်းခြင်း၊ ပြန်လည်သင့်မြတ် ခြင်း၊ ချစ်ခြင်း၊ မျှော်လင့်ခြင်းမျိုးစေ့များ စိုက်ပျိုးရန်အတွက် ဆရာတော်တို့နဲ့အတူတကွ ဒီခရီးကို လျှောက်လှမ်းလို ကြောင်း တပည့်တော်ရဲ့ ကက်သလစ် ညီအစ်ကိုမောင်နှမ များကိုယ်စား လျှောက်ထားလိုပါတယ်။

ဆရာတော်တို့နဲ့အတူ ယနေ့ ဤနေရာမှာ ဆုံတွေ့ နိုင်ဖို့ဖိတ်ခေါ်ခဲ့တဲ့အတွက်လည်း ကျေးဇူးသဘောတရား တင်ရှိ ပါကြောင်း ထပ်လောင်းလျှောက်ထားလိုပါတယ်။ အားလုံး အပေါ်သို့ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း ကောင်းချီးမင်္ဂလာ တော်များ သက်ရောက်စေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။



ဗုဒ္ဓတရားဓမ္မများဟာ လူမှုအဖွဲ့အစည်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အဖိုးတန်ရတနာ ဖြစ်ပါတယ်။ ထိုတရားဓမ္မတွေအားဖြင့် အိမ်ထောင်စုစည်းလုံးညီညွတ်ခြင်းမှ သည် ပြည်ထောင်စုစည်းလုံးညီညွတ်ခြင်း၊ ယင်းမှတစ်ဖန် ပို၍ကြီးကျယ်သော ကမ္ဘာ့လူသားစုတွင် ပါဝင်ခြင်းအထိ ဆက်နွယ်မှုများရှိပါတယ်။

လူငယ်မိစ္ဆားတရားတော်မြတ် ပေးခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဩဝါဒ စိန်မေရိကာသီခြယ်၊ ရန်ကုန် ကြာသာပတေးနေ့ ၃၀ နိုဝင်ဘာလ ၂၀၁၇



သာယာလှပတဲ့သင်တို့တိုင်းပြည်ကို ကျွန်ုပ်ရဲ့လူ ရောက်လည်ပတ်ခြင်း ပီးဆုံးခါနီးအချိန်အခါသမယလေးမှာ ကျွန်ုပ်သင်တို့နှင့်အတူ ဒီရက်ပိုင်းတွေမှာ ရရှိခံစားခဲ့ရတဲ့ များပြားလှတဲ့ ကျေးဇူးတော်တွေအတွက် ဘုရားသခင်ကို ကျေးဇူးဆပ်တင်ပါတယ်။ မြန်မာလူငယ်တွေဖြစ်ကြတဲ့ဒီမှာ ရှိနေကြတဲ့ သင်တို့ကိုသာမကပဲ၊ ဤကာသီခြယ်ဘုရား ကျောင်းတော်ကြီးရဲ့ အပြင်ဘက်ကနေပြီး ကျွန်ုပ်တို့နှင့်အတူ ဒီအခမ်းအနားမှာ ပါဝင်နေကြသူများအားလုံးကို ကြည့်ပြီး ကျွန်ုပ်ရင်ထဲကို ပဲ့တင်ထပ်စေတဲ့ ပထမကျမ်းစာမှအချက် လေးတစ်ချက်ကို ပြန်လည်ဝေမျှချင်ပါတယ်။ ထိုအချက် ကတော့ ပရောဖက်ဟောရှာယအနာဂတ္တိကျမ်းမှ တမန် တော်ကြီး ရှင်ပေါလုက ပြန်လည်ကောက်နုတ်ထားပြီး ရောမမြို့မှာရှိတဲ့ ငယ်ရွယ်နနယ်သေးတဲ့ ခရစ်ယာန်ဘာသာ ဝင်အုပ်စုထံကိုပေးတဲ့သူရဲ့ ဩဝါဒစာစောင်ထဲမှာ ဖော်ပြထား တဲ့အချက်လေးတစ်ချက်ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့နောက် တစ်ကြိမ်ထပ်မံပြီး နားထောင်ကြည့်ကြပါစို့ -

“သတင်းကောင်းကိုဟောပြောသော သူတို့၏ခြေ တို့သည်အလွန်တင့်တယ်လှပ၏” ဟုဆိုထားပါတယ် (ရောမ ၁၀:၁၅၊ cfr. ဟောရှာယ ၅၂:၇)။

ချစ်လှစွာသောလူငယ်တို့ ကျွန်ုပ်သင်တို့ရဲ့အသံ တွေကိုကြားရပြီးတဲ့နောက်၊ ယနေ့သင်တို့ရဲ့သီဆိုမှုတွေကို နားထောင်ရပြီးတဲ့နောက်မှာ ဒီစကားလုံးတွေကိုသင်တို့ အ တွက် ကျွန်ုပ်ပြန်လည်ပြီး အသုံးပြုချင်ပါတယ်။ မှန်ပါတယ်။ သင်တို့၏ခြေတို့သည် အလွန်တင့်တယ်လှပပါတယ်။ သင်တို့ ကိုမြင်တွေ့ရတာဟာ အင်မတန်မှကြည်နူးစရာ၊ ခွန်အား တက်စရာကောင်းလှပါတယ်။ ဘာကြောင့်လဲဆိုရင် သင်တို့ က ကျွန်ုပ်တို့အတွက် “ဝမ်းမြောက်စရာသတင်း ကောင်း တစ်ခု” ကို ဆောင်ယူလာပေးလိုဖြစ်ပါတယ်။ သင်တို့က ကျွန်ုပ်တို့ကိုသင်တို့ရဲ့နဖျံခြင်း၊ သင်တို့ရဲ့ယုံကြည်ခြင်းနှင့် သင်တို့ရဲ့ စိတ်အားထက်သန်ခြင်းတွေကို သယ်ဆောင်လာ ပေးလိုဖြစ်ပါတယ်။ သင်တို့ဟာ သတင်းကောင်းတစ်ခုဖြစ်

တယ်ဆိုတာအမှန်ပါပဲ။ ဘာကြောင့်လဲဆိုရင် သင်တို့က ဘယ်တော့မှ အဆုံးမရှိနိုင်တဲ့ ဝမ်းမြောက်ပျော်ရွှင်ခြင်းနှင့် မျှော်လင့်ခြင်းတွေကို ကျွန်ုပ်တို့ထံ သယ်ဆောင်လာပေး တဲ့ယေဇူးခရစ်တော်၌ အသင်းတော်၏ မျက်ဝါးထင်ထင် တွေ့မြင်နိုင်တဲ့ ယုံကြည်ခြင်းအမှတ်လက္ခဏာများပင်ဖြစ် သောကြောင့်ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့အနားမှာဒုက္ခဝေဒနာခံစားနေရသူတွေ ဒီလောက်အမြောက်အများရှိနေတာ ကျွန်ုပ်တို့ မည်ကဲ့သို့ ဝမ်းမြောက်စရာသတင်းကို ပြောကြားနိုင်မှာလည်းဆိုပြီး တစ်ချို့လူတွေမေးကြတယ်။ များပြားလှတဲ့ မတရားမှုတွေ၊ ဆင်းရဲခြင်းတွေ၊ နာကျင်ခြင်းတွေ ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးအပေါ်လွှမ်းမိုးနေတဲ့အခါ ဒီဝမ်းမြောက်စရာသ တင်းကောင်းတွေ ဘယ်ရောက်သွားကြပြီလဲ။ ထို့အတွက် ကြောင့် ကျွန်ုပ်ကအင်မတန်မှ ရှင်းလင်းပြတ်သားလှတဲ့ သတင်းစကားတစ်ခုကို ဒီနေရာကနေ ပေါ်ထွက်စေချင်ပါ တယ်။ ကျွန်ုပ်အနေနဲ့လူတွေကို သိစေချင်တာကတော့ သင်တို့တွေဟာ သတင်းကောင်းဖြစ်တဲ့ ဘုရားသခင်ရဲ့ကြင် နာသနားခြင်းကို ယုံကြည်ဖို့ကြောက်ရွံ့ခြင်းမရှိဘူးဆိုတဲ့ အချက်ပါပဲ။ ဘာကြောင့်လဲဆိုရင် အဲဒီသတင်းကောင်းမှာ “နာမည်” နှင့် “မျက်နှာ” ရှိပါတယ်။ “ယေဇူးခရစ်တော်” ပင် ဖြစ်ပါတယ်။ သင်တို့ဟာ ဒီဝမ်းမြောက်ဖွယ်ရာသတင်း ကောင်း၏ တမန်တော်များဖြစ်ကြတဲ့အလျောက် “မျှော်လင့် ချက်စကားတစ်ခွန်း”ကို အသင်းတော်အတွက်သော်လည်း ကောင်း၊ သင်တို့ရဲ့တိုင်းပြည်အတွက်သော်လည်းကောင်း သယ်ဆောင်ပေးဖို့ သင်တို့အသင့်ရှိကြတယ်။ ဒီသတင်း ကောင်းကိုဒုက္ခဝေဒနာခံစားနေကြရတဲ့ သင်တို့ရဲ့ညီအစ်ကို မောင်နှမတွေ၊ သင်တို့ရဲ့ ဆုတောင်းမေတ္တာနှင့်သင်တို့ရဲ့ စည်းလုံးညီညွတ်မှုကို လိုအပ်နေတဲ့သူတွေထံကို သယ် ဆောင်ပေးဖို့သင်တို့အသင့်ရှိကြတယ်။ ထို့အပြင် လူအခွင့် ရေးအတွက်၊ တရားမျှတမှုအတွက် သင်တို့ရဲ့စိတ်အား ထက်သန်စွာပါဝင်လုပ်ဆောင်လိုမှုကို လိုအပ်နေသူတွေနှင့်

ယေဇူးသခင်က ကျွန်ုပ်တို့ကိုပေးအပ်ထားတဲ့ “ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်း”တို့ ရှင်သန်တိုးပွားစေရန်အတွက်လည်းသင် တို့ အသင့်ရှိနေကြတယ်။

သင်တို့ကို ကျွန်ုပ်တစ်ခုမေးချင်ပါတယ်။ သင်တို့ သေသေချာချာအာရုံစိုက်ပြီး ပထမကျမ်းစာမှာ နားထောင်ခဲ့ ကြရဲ့လား။ အဲဒီ ပထမကျမ်းစာမှာ ရှင်ပေါလုက “မပါရှိဘဲ လျက်” ဆိုတဲ့စကားလုံးကို သုံးကြိမ်တိုင် တိုင်အသုံးပြုခဲ့ပါ တယ်။ ဒီစကားလုံးက သေးငယ်တဲ့စကားလုံးတစ်လုံးပင် ဖြစ်သော်လည်း ဘုရားသခင်ရဲ့စိတ်မကင်းတော်ထဲမှာပါဝင်နေ တဲ့ကျွန်ုပ်တို့လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားတစ်ခုကိုစဉ်း စားမိအောင်ကျွန်ုပ် တို့ကိုနိုးဆော်ပေးနေပါတယ်။ ရှင်ပေါလု ကထို့အတွက်ကြောင့်လည်းမေးခွန်းသုံးခုမေးခဲ့ပါတယ်။ အဲဒီမေး ခွန်းတွေကိုကျွန်ုပ်ကိုယ်တိုင်သင်တို့တစ်ဦးချင်းစီ ကိုပြန်ပြီးတော့မေးချင်ပါတယ်။ ပထမမေးခွန်းမှာ- “ကိုယ် တော်၏အကြောင်းကို မကြားရဘဲလျက် သူတို့သည်ကိုယ် တော်၌ မည်ကဲ့သို့ယုံကြည်နိုင်ကြပါမည်နည်း”။ ဟူ၍ဖြစ်ပြီး၊ ဒုတိယမေးခွန်းကတော့ - “ကိုယ်တော်၏အကြောင်းကို ဟောပြောမည့်သူ မရှိဘဲလျက် မည်ကဲ့သို့သူတို့ကြားနာနိုင် မည်နည်း”နှင့် တတိယမြောက်မေးခွန်းမှာ - “စေလွှတ်ခြင်း မခံရလျှင် သူတို့သည် မည်ကဲ့သို့ဟောပြောနိုင်မည်နည်း” တို့ပဲဖြစ်ပါတယ် (cfr. ရောမ ၁၀: ၁၄-၁၅)။

ဒီမေးခွန်းသုံးခုကို သင်တို့အားလုံးကို ကျွန်ုပ်က သေသေချာချာ စဉ်းစားစေချင်ပါတယ်။ သင်တို့ကြောက်ဖို့ မလိုပါဘူး။ သင်တို့ကိုချစ်တဲ့သင်တို့ရဲ့ဖခင်လို (ဒါမှမဟုတ်) သင်တို့ရဲ့ အဘိုးလို ၊ ဒီမေးခွန်းတွေကို သင်တို့ကိုယ်တိုင်ပဲ ဖြေဆိုဖို့ သင်တို့ ချည်းပဲ ကျွန်ုပ်ပစ်ထားပါဘူး။ သင်တို့ရဲ့ ယုံကြည်ခြင်းလမ်းမှာ လမ်းပြပေးနိုင်မည့် သင်တို့ကိုဘုရား သခင်ဘာတောင်းဆိုနေသလဲ ဆိုတာ သိမြင်နိုင်အောင် အကူအညီပေးနိုင်မည့် နည်းလမ်းတစ်ချို့ကိုလည်း သင်တို့ ကို ကျွန်ုပ်ပေးပါရစေ။

“ကိုယ်တော်၏ အကြောင်းကို မကြားရဘဲလျက် သူတို့သည်ကိုယ်တော်၌ မည်ကဲ့သို့ယုံကြည်ကြမည်နည်း” ဆိုသည်မှာ ရှင်ပေါလု၏ ပထမဆုံး မေးခွန်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ ကမ္ဘာကြီးက “ဘုရားရှင်ရဲ့အသံ” ကိုမကြားနိုင် လောက်အောင်လွှမ်းခြုံထားနိုင်တဲ့ ဆူညံမှုတွေ၊ စိတ်ရှုပ် ထွေးမှုတွေနဲ့ ပြည့်နှက်လျက်ရှိနေပါတယ်။ တခြားလူတွေ ဘုရားရှင်ရဲ့အကြောင်းကို ကြားနိုင်ရအောင်၊ ဘုရားရှင်ကို ယုံကြည်လာနိုင်အောင် ကိုယ်တော်ရှင်ရဲ့အသံကိုဘယ်လို နားထောင်ရမလဲဆိုတာကိုသိကြတဲ့ “စစ်မှန်တဲ့လူပုဂ္ဂိုလ်” တွေကိုသူတို့ရှာ ဖွေတွေ့ရှိဖို့လိုပါတယ်။ သင်တို့ကိုယ်တိုင် လည်းထိုကဲ့သို့သော လူပုဂ္ဂိုလ်မျိုးဖြစ်လိုတယ် ဆိုတာသေချာ ပါတယ်။ ထိုကဲ့သို့ စစ်မှန်သော လူပုဂ္ဂိုလ်များဖြစ်လာရန် အတွက်လည်း ဘုရားရှင်တစ်ပါးတည်းသာလျှင်သင်တို့ကို ကူညီပေးနိုင်ပါသည်။ ထို့အတွက်ကြောင့်ဆုတောင်းမေတ္တာ ၌ဘုရားရှင်ကိုစကားပြောကြပါ။ သင်တို့နလုံးသားရဲ့အနက် ရှိုင်းဆုံးနေရာမှာငြိမ်သက်စွာနဲ့ ဘုရားရှင်ကိုစကားပြောရင်း ဘုရားရှင်ရဲ့အသံကို နားထောင်တတ်အောင်သင်ယူကြပါ။

ဒီကနေ့ကျွန်ုပ်တို့ကျင်းပနေကြတဲ့ စိန့်အင်ဒရူးကဲ့ သို့ကျွန်ုပ်တို့ကို အကြံဉာဏ်ကောင်းများပေးနိုင်တဲ့ ကောင်း ကင်မှာရှိနေကြတဲ့ ကျွန်ုပ်တို့ရဲ့မိတ်ဆွေရဟန္တာသူတော်သူ မြတ်တွေနဲ့လည်း သင်တို့တွေစကားပြောကြပါ။ သူဟာ အ ရင်ကသာမန်တံငါသည်တစ်ဦးဖြစ်ခဲ့သော်လည်း နောက်ပိုင်း မှာတရားတော်အတွက် အသက်ပေးပြီး ယေရူးသခင်၏ချစ် ခြင်းကို သက်သေခံတဲ့ ပုဂ္ဂိုလ်မြတ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ထိုကဲ့သို့ မေ့အာဇာနည်တစ်ဦး မဖြစ်မီကသူ့အမှားတွေကိုပြု လုပ်ခဲ့မိတယ်။ စိတ်ရှည်သည်းခံခဲ့ရတယ်။ သခင်ခရစ်တော် ရဲ့စစ်မှန်တဲ့ တပည့်ကောင်းဖြစ်ဖို့ သူတဖြည်းဖြည်း သင်ယူ ခဲ့ရပါတယ်။ သင်တို့လည်းအမှားတွေကတဆင့် သင်ယူကြ ဖို့မကြောက်ကြပါနဲ့။ သင်တို့ရဲ့အသက်တာကို ဘုရားရှင်ရဲ့ လက်တော်မှာအပ်နှံတတ်အောင် သင်ကြားပေးရင်း ရဟန္တာ သူတော်သူမြတ်များက သင်တို့ကို ယေရူးသခင်ထံ ပို့ဆောင် ပေးနိုင်ကြပါစေ။ ယေရူးသခင်ဟာ သနားကြင်နာခြင်းနဲ့ ပြည့်ဝတယ်ဆိုတာ သင်တို့သိကြပါတယ်။ ထို့အတွက် ကြောင့်လည်း သင်တို့ရဲ့နလုံးသားထဲမှာရှိနေတဲ့ ကြောက်ရွံ့ ခြင်းတွေ၊ စိုးရိမ်ပူပန်ခြင်းတွေ၊ သင်တို့ရဲ့အိပ်မက်တွေနှင့် မျှော်လင့်ချက်တွေကို ဘုရားရှင်နှင့်အတူ မျှဝေကြပါ။ သင် တို့ရဲ့ ပန်းဥယျာဉ်၊ စိုက်ပျိုးမြေကိုပြုစုသကဲ့သို့ သင်တို့ရဲ့ အတွင်းပိုင်းအသက်တာကိုလည်း ပြုစုပျိုးထောင်ကြပါ။ ထိုကဲ့သို့ပြုလုပ်ရန်တွက် အချိန်လိုအပ်ပါသည်။ စိတ်ရှည် သည်းခံခြင်း လိုအပ်ပါတယ်။ လယ်သမားကသူ လယ်သီးနှံ တွေ ရှင်သန်ကြီးထွားလာမှုကို စောင့်ဆိုင်း နေတတ်သလိုပဲ

သင်တို့လည်းထိုကဲ့သို့ စိတ်ရှည်သည်းခံခြင်း ရှိမည်ဆိုရင် ဘုရားရှင်က သင်တို့၌ အကျိုးများစွာဖြစ် ထွန်းစေလိမ့်မယ်။ ထိုအသီးအပွင့်တွေကိုလည်း တပါးသူတွေနှင့်အတူ မျှဝေ ခံစားနိုင်မှာဖြစ်ပါတယ်။

“ကိုယ်တော်၏ အကြောင်း ကို ဟောပြောမည့်သူ မရှိဘဲလျက် မည်ကဲ့သို့ကြားနာနိုင်မည်နည်း” ဆိုသောမေး ခွန်းသည် ရှင်ပေါလု၏ ဒုတိယမြောက် မေးခွန်းဖြစ်ပါတယ်။ ဒါဟာသင်တို့လူငယ်တွေကို တထူးတခြား အပ်နှင်းထားတဲ့ ကြီးမားလှတဲ့ တာဝန်တစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် သင် တို့ရဲ့သက်တူရွယ်တူတွေနှင့် သင်တို့ရဲ့မိတ်ဆွေတွေ အတွက်သင်တို့ဟာယေရူးသခင်၏ဝမ်းမြောက်စရာသတင်း ကောင်းကို သယ်ဆောင်ပေးတဲ့တမန်တော် “သာသနာပြု တပည့်တော်” တွေဖြစ်ကြပါတယ်။ လူတွေကိုစဉ်းစားစရာ မေးခွန်းတွေကိုမေးပြီး ငြိမ်နေလို့မရအောင်လုပ်ဖို့ သင်တို့ မ ကြောက်ကြပါနဲ့။ တစ်ခါတစ်လေ သင်တို့တစ်ကွဲတပြားစီ ဖြစ်သွားတာ၊ လူအင်အားနည်းသွားတာမျိုး ကြုံတွေ့ ရပြီဆို ရင်လည်း ကြောက်ရွံ့ခြင်းမရှိပါနဲ့။ ဧဝံဂေလိသတင်းကောင်း ဟာသေးငယ်တဲ့ အမြစ်ကလေးတွေကနေစပြီး အမြင့်သန် တတ်ပါတယ်။ ထို့အတွက်ကြောင့် သင်တို့ကိုတစ်ပါးသူ ကြားနိုင်ပါစေ။ သင်တို့ကိုကျွန်ုပ် ကြွေးကြော်စေချင်ပါတယ်။ ဒါပေမယ့် သင်တို့အသံအားဖြင့် ကြွေးကြော်ခြင်းမျိုးမဟုတ် ဘဲ ဝမ်းမြောက်စရာ သတင်းကောင်းကို သင်တို့ရဲ့အသက် တာ၊ သင်တို့ရဲ့နလုံးသားတွေနဲ့ ကြွေးကြော်ခြင်းမျိုးကိုသာ ကျွန်ုပ်အလိုရှိပါတယ်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သင်တို့ဟာ စိတ်ပျက်အားငယ်နေသူများ အတွက် မျှော်လင့်ချက်အမှတ် လက္ခဏာဖြစ်လာမယ်။ နာမကျန်းဖြစ်နေသူတွေအတွက် ကမ်းလက်တစ်ဖက် ဖြစ်လာမယ်။ သူစိမ်းတရံဆံတွေ အတွက် လှိုက်လှဲပျူငှာတဲ့အပြုံးတစ်ခု ဖြစ်လာမယ်။ အထီး ကျန်ဆန်သူတွေအတွက် ဂရုစိုက်အားပေးတတ်သူတွေ ဖြစ်လာကြပါလိမ့်မယ်။

“စေလွှတ်ခြင်းမခံရလျင် သူတို့သည်မည်ကဲ့သို့ ဟောပြောနိုင်မည်နည်း” ဆိုတဲ့မေးခွန်းကတော့ရှင် ပေါလုရဲ့ နောက်ဆုံး မေးခွန်းပဲဖြစ်ပါတယ်။ မွှားတရားတော်မြတ် ပြီးတဲ့အခါမှာ ကျွန်ုပ်တို့လက်ခံရရှိခဲ့တဲ့ ဆုကျေးဇူးတွေကို ခံယူဖို့၊ ထိုဆုကျေးဇူးတော်တွေကို တပါးသူကိုမျှဝေပေးဖို့ ကျွန်ုပ်တို့အားလုံးစေလွှတ်ခြင်း ခံကြရမှာဖြစ်ပါတယ်။ ယေရူး သခင်ကျွန်ုပ်တို့ကို ဘယ်ကိုစေလွှတ်မလဲဆိုတာအမြဲတမ်း မသိနိုင်တဲ့အခါမျိုးမှာ စိတ်ဓါတ်အနည်းငယ် ကျတတ်ပါ တယ်။ ဒါပေမယ့် ဘုရားရှင်ဟာ ကျွန်ုပ်တို့ရဲ့ နံဘေးမှာ ကျွန်ုပ်တို့နဲ့ အတူတူလျှောက်လှမ်းမသွားဘဲနဲ့ ဘယ်တော့မှ ကျွန်ုပ်တို့ကို မစေလွှတ်ပါဘူး။ ဘုရားရှင်ဟာသူ့နိုင်ငံတော်ရဲ့



သစ်လွင်ခမ်းနားလှတဲ့ နေရာတွေကို ကျွန်ုပ်တို့ကိုခေါ် ဆောင်သွားဖို့ ကျွန်ုပ်တို့ရှေ့မှာ အမြဲတမ်းရှိနေပါတယ်။

ဒီကနေ့ ဧဝံဂေလိကျမ်းစာတော်မြတ်မှာ ဘုရားရှင် က စိန့်အင်ဒရူးနှင့် သူညီအစ်ကိုဖြစ်တဲ့ စိန့်ပေထရုကိုဘယ် လိုမျိုးစေလွှတ်ခဲ့ပါသလဲ။ “ငါ့နောက်သို့လိုက်ပါ” လို့သူတို့ကို ပြောခဲ့ပါတယ် (cf. မာတေဦး ၄:၁၉)။ ထို့ကြောင့်စေလွှတ် ခြင်းခံရတယ်ဆိုတာ - မိမိရဲ့ကိုယ်ပိုင်စွမ်းအားတွေကို အသုံး ပြုပြီး မိုက်ရူးရဲဆန်စွာ ရှေ့ဆက်တိုးနေခြင်းမျိုး မဟုတ်ဘဲ “ခရစ်တော်ရဲ့ နောက်သို့လိုက်ခြင်း”ကိုသာ ဆိုလိုခြင်းဖြစ် ပါတယ်။ သင်တို့အထဲကတစ်ချို့ကို ဘုရားရှင်က ရဟန်း ဘဝအသက်တာနဲ့ သူ့ရဲ့နောက်ကိုလိုက်ဖို့၊ လူကိုဖမ်းတဲ့ တံငါသည်တွေဖြစ်စေဖို့ ဖိတ်ခေါ်ပါလိမ့်မယ်။ တစ်ချို့ကို တော့ ဘုရားရှင်ကို ဆက်ကပ်အပ်နှံကြတဲ့ သူတော်စင်အ သက်တာကိုခေါ်ယူလိမ့်မယ်။ တစ်ချို့တွေကိုလည်း ချစ်ခင် ကြင်နာတတ်တဲ့ မိခင်တွေ၊ ဖခင်တွေဖြစ်လာအောင် အိမ် ထောင်သည်ဘဝအသက်တာကို ခေါ်ယူပါလိမ့်မယ်။ သင် တို့ရဲ့ ခေါ်တော်မူခြင်းက ဘယ်လိုပဲဖြစ်နေပါစေ သင်တို့ကို ကျွန်ုပ်တို့ကိစ္စရပ်လိုတာက သင်တို့သတ္တိရှိကြပါ။ သင်တို့ ရက်ရောတတ်ကြပါ။ အထူးသဖြင့် သင်တို့ဝမ်းမြောက်ပျော် ရွှင်ခြင်းရှိကြပါ။

အပြစ်မဲ့သန္ဓေယူသော မယ်တော်သခင်မထံအပ်နှံ ထားတဲ့ လှပတဲ့ ဤကာသီဒြယ်ဘုရားကျောင်းတော်ကြီးထဲ မှာသင်တို့တွေ အမိမယ်တော်ကိုကြည့်ကြပါ။ သိကြားတမန် ရဲ့အမိန့်တော်ပြန်ခြင်းကိုကြားရလို့ “အလိုတော်အတိုင်း ဖြစ်ပါစေ” လို့သူမပြန်ပြီးဖြေကြားလိုက်တဲ့အချိန်က သူမဟာ သင်တို့လိုပဲ အသက်အရွယ်ငယ်ပါသေးတယ်။ ဒါပေမယ့် သူမကြားခဲ့ရတဲ့ အဲဒီဝမ်းမြောက်စရာသတင်းကောင်းကို ယုံ ကြည်ပြီး သူမရဲ့ခေါ်တော်မူခြင်းကို သစ္စာရှိစွာ ဆပ်ကပ် အပ်နှံနိုင်တဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့၊ မိမိရဲ့အသက် တာကို လုံးလုံးလျားလျားပေးအပ်ဖို့၊ ဘုရားရှင်ရဲ့ချစ်ခြင်းနဲ့ ပြည့်ဝတဲ့ ကွယ်ကာစောင့်ရှောက်မှုအပေါ် အကြွင်းမဲ့ယုံ ကြည်ဖို့ သူမသတ္တိရှိခဲ့ပါတယ်။ မယ်တော်မာရီယာကဲ့သို့ သင်တို့အားလုံးသိမ်မွေ့ကြပြီး၊ ယေရူးသခင်နှင့် ဘုရားရှင် ၏ ချစ်ခြင်းမေတ္တာအကြောင်း သူတစ်ပါးကို ဟောပြော တဲ့အခါမှာလည်း ရဲရင့်ခြင်းရှိကြပါစို့။

ချစ်လှစွာသောလူငယ်တို့၊ ကြီးမားလှသော ချစ် ခြင်းမေတ္တာနဲ့ သင်တို့အားလုံးကိုသာမကပဲ သင်တို့ရဲ့ မိသားစုများကိုပါ အမိမယ်တော်၏ ကြားဝင်တောင်း လျှောက်ခြင်း၌ အပ်နှံပါတယ်။ သင်တို့အားလုံးကိုလည်း ကျွန်ုပ်အတွက် ဆုတောင်းပေးကြဖို့ မမေ့ပါနဲ့လို့လည်း ပြော ချင်ပါတယ်။

မြန်မာပြည်ကို ဘုရားရှင်ကောင်းချီးပေးပါစေ။







ပုပ်ရဟန်းမင်းကြီး လူထုပရိသတ်နှင့်အတူ မွှားတရားပူဇော်အပြီး ကာဒီနယ် ချားလ်စ်ဘို၏ကျေးဇူးတင်စကား



ဒီခံစားချက်မျိုးဟာ (ယေရှုသခင် အဆင်းသဏ္ဍာန်ပြောင်းလဲရာ) တာဘော တောင်ပေါ်က ခံစားချက်မျိုးပါ။ ရိုးစင်းတဲ့ သာမန် ကက်သလစ် ဘာသာဝင် တွေအတွက် အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ခံစားချက်ပါ။ ကျွန်ုပ်တို့ အားလုံးဟာ ဒီကနေ့မှာ သုခချမ်းသာနဲ့ပြည့်စုံတဲ့တောင်ပေါ်ကို ရောက်သွား ရသလိုပါပဲ။ မြန်မာပြည်က ကက်သလစ်ဘာသာဝင်တွေရဲ့ ဘဝကတော့ အပြောင်းလဲကြီးပြောင်းလဲခဲ့ပါပြီ။ လွန်ခဲ့တဲ့ တစ်နှစ်အချိန်က ဒီသိုးစုလေးဟာ ပုပ်ရဟန်းမင်းကြီးနဲ့အတူတူ မွှားပူဇော်ခွင့်ရဖို့ဆိုတာ စိတ် ကူးယဉ်အိပ်မက်မက်တဲ့အဆင့်မှာပဲ ရှိပါတယ်။

ကျွန်ုပ်တို့ဟာ အရေအတွက်အားဖြင့် အလွန်နည်းပါးတဲ့သိုးစုလေးပါ။ ဇာခေါင်းလိုမျိုးပဲ ကျွန်ုပ်တို့ဟာလည်း နိုင်ငံပေါင်းမြောက်မြားစွာကြားထဲမှာ ကျွန်ုပ်တို့ရဲ့ သိုးထိန်းခေါင်းဆောင်ကို ဖူးတွေ့ရဖို့ လွန်စွာခက်ခဲလှပါတယ်။

"ယခု..ဆင်းခဲ့လော့။ ယနေ့ သင့်အိမ်သို့ ငါကမည်" လို့ ယေရှုသခင်မိန့်ဆိုခဲ့ သလို ကျွန်ုပ်တို့အတွက်လည်း ဖြစ်လာခဲ့ပါပြီ။ ဒီတစ်ခါမိန့်ကြားသူကတော့ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ဖရန်စစ်ပဲဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ကောင်းသောသိုးထိန်းလိုမျိုး အဝေးလံဆုံးသော၊ အနည်းဆုံးသော သိုးစု

တွေဆီ အရောက်လာခဲ့ပါပြီ။ ကိုယ်တော်ဘုရားဟာ ကျွန်ုပ်တို့နဲ့အတူ နှုတ် ကပါတ်တော်ကို ကြားနာဟောပြောခဲ့ပြီး ကိုယ်တော်မြတ်ကိုလည်း မျှဝေ သုံးဆောင်ခဲ့ပါပြီ။

အမိမယ်တော်ရဲ့စကားအတိုင်း "ကိုယ်တော်ရှင်ဟာ နိမ့်ကျသူတွေကို ချီးမြှောက်တော်မူပြီ။ ကျွန်ုပ်တို့ရဲ့ဝိညာဉ်ဟာ ထာဝရဘုရားကို ချီးမွမ်း ပါတယ်"

တာဘောတောင်ပေါ်က တပည့်တော်ကြီးတွေလိုပါပဲ။ ကျွန်ုပ်တို့ ဟာလည်း ကျွန်ုပ်တို့ရဲ့ ပုံမှန်နေ့စဉ်ဘဝကို ပြန်သွားကြရမှာပါ။ ဒါပေမဲ့ အလွန် တရာထူးခြားတဲ့ဝိညာဉ်ခွန်အားတွေနဲ့ နေ့စဉ်ဘဝမှာ ကက်သလစ် ဘာသာ ဝင်ဖြစ်ရခြင်းအပေါ် ဂုဏ်ယူစိတ်နဲ့ ဧဝံဂေလိတရားတော်အတိုင်း ရှင်သန် လျှောက်လှမ်းဖို့ ကျွန်ုပ်တို့ကြိုးစား သွားကြမှာဖြစ်ပါတယ်။

ဒီမှာရှိတဲ့ လူသားတိုင်းရဲ့နလုံးသားတိုင်းမှာ ဒီနေ့ရက်ဟာ ဖျောက် ဖျက်လို့ မရတော့ပါဘူး။ ကျွန်ုပ်တို့အလွန်တရာချစ်မြတ်နိုးရပါသော ပုပ် ရဟန်းမင်းကြီး အရှင်သူမြတ်ခင်ဗျား၊ မြန်မာပြည်အပေါ် ထားရှိတဲ့ အရှင် မြတ်ရဲ့စေတနာစိတ်အတွက် အခုရောက်ရှိနေတဲ့ကက်သလစ်ဘာသာဝင် တိုင်းဟာ ကျေးဇူးတရားပြည့်ဝတဲ့နလုံးသားတွေနဲ့ ကိုယ်တော်ဘုရားကို ဦး ညွှတ်ဂါရဝပြုပါတယ်။

ဒီကနေ့မှာ အံ့ဖွယ်တန်ခိုးတစ်ခုဖြစ်ပေါ်ခဲ့ပါပြီ။ ကျွန်ုပ်တို့အားလုံးဟာ ဘုရားသခင်ရဲ့အံ့ဖွယ်တန်ခိုးအဖြစ် ပြန်သွားကြမှာဖြစ်ပါတယ်။ ပုပ်ရဟန်း မင်းကြီး အရှင်သူမြတ်ကို အထူးပင် ကျေးဇူးဥပကာရတင်ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီး သာစေမာစေကြောင်း ဒီသိုးစုငယ်တွေက ဆုတောင်း ပေးနေကြ မှာဖြစ်ပါတယ်။



ပုပ်ရဟန်းမင်းကြီး၏ လူငယ်များနှင့်အတူ မွှားတရားပူဇော်ခြင်းအပြီး ကာဒီနယ် ချားလ်စ်ဘို၏ကျေးဇူးတင်စကား



ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေးပြန့်ပွားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံကို ကြွရောက်လာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်ရဲ့ မွန်မြတ်သန့်ရှင်းတဲ့ခရီးစဉ်ဟာ ဒီနေ့မှာ ပြီးဆုံးပါပြီ။

ဒါပေမဲ့ ဒီခရီးလမ်းဟာ အဆုံးသတ်သွားတာမဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ ချစ်လှစွာသော ပုပ်ရဟန်းမင်းကြီးဟာ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို လူငယ်တွေဆီ တာဝန်လွှဲပြောင်းပေးလိုက်ပါပြီ။

မြန်မာနိုင်ငံအတွက်ကတော့ ပြီးခဲ့တဲ့သုံးရက်တာကာလဟာ အတော်ကို စိန်ခေါ်မှုကြီးမားတဲ့ရက်တွေပါပဲ။ ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီးဟာ ရောက်ရာ အရပ်မှာ လူငယ်တွေကို တွေ့လိုက်ရတာနဲ့ အားရှိသွားပါပြီ။

ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာတစ်ဝန်းလုံးက လူငယ်တွေနဲ့ တစ်သားတည်း ရှိနေတယ်လို့ ခံယူထားပါတယ်။ လူငယ်တွေနဲ့အတူရှိနေတဲ့အချိန်မှာ ပုပ်ရဟန်းမင်းကြီး ဟာ ပိုပြီးဝမ်းမြောက်ဝမ်းသာရှိနေတတ်ပါတယ်။ ရဟန္တာ ဒွန်ဘော်စကိုက လူငယ်တွေအပေါ် ယုံကြည်သလို ပုပ်ရဟန်းမင်းကြီးဟာ လည်း လူငယ်တွေကို ယုံကြည်အားကိုးပါတယ်။

လူငယ်တွေဟာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ တိုင်းပြည်နဲ့ သာသနာတော်မှာ ကြံ့တွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ရဲရဲရင်ဆိုင်နိုင်မယ်လို့ ပုပ်ရဟန်းမင်းကြီးက ဒီနေ့မှာ ယုံကြည်မှုပြခဲ့ပါပြီ။ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ လူငယ်တွေဟာ သာသနာတော်အတွက်သာမက တိုင်းပြည်အတွက်ပါ ကြီးမားတဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအား လုံးဟာ ငြိမ်းချမ်းရေးတပ်မဟာဖြစ်လာကြပါစေ။

ဒီကနေ့ပူဇော်တဲ့ မွှားတရားတော်မြတ်ဟာ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာပြည်ခရီးစဉ်မှာအထွတ်အထိပ်အပိုင်းပဲဖြစ်ပါတယ်။

သာသနာတော်ရဲ့တာဝန်ဟာ မျှော်လင့်ချက်ပေးဖို့ပါ။ ကျွန်ုပ်တို့ရဲ့ပုပ်ရဟန်း

မင်းကြီးဟာ မျှော်လင့်ခြင်းရဲ့ တမန်တော်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့သုံးရက်တာ လုံးလုံး မြန်မာပြည်ဟာ ခရစ်ယာန်တို့ရဲ့မျှော်လင့်ခြင်းကျေးဇူးကို အပြည့်အဝ ရရှိခံစားခဲ့ရပါတယ်။ ပုပ်ရဟန်းမင်းကြီး ကြွ လာခြင်းဟာ ဒီတိုင်းပြည်ကို ပြန်လည်ကုစားပေးနိုင်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့မြန်မာပြည်သို့ထိန်းခရီးစဉ်ပြီးဆုံးပြီဆိုတဲ့အခါမှာ အခုလို ကျွန်ုပ်တို့အကြားမှာ ပုပ်ရဟန်းမင်းကြီးတစ်ပါး အံ့ဖွယ်တန်ခိုးပြသလို ကြွရောက်လာတဲ့အတွက် အဖဉာဏ်သခင်ကို ကျေးဇူးတင်တဲ့အကြောင်း ပြောကြားလိုပါတယ်။

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်ခင်ဗျား၊ အရှင်မြတ်ဟာ ပုပ်ရဟန်းမင်းကြီးအဖြစ် မဲခွဲရွေးချယ်ခြင်းခံခဲ့ရစဉ်က "အသင်းတော်ရဲ့ ဖခင်ကြီးတွေဟာပုပ်ရဟန်းမင်းသစ်တစ်ပါးရဖို့အဝေးဆုံးနေရာအထိအောင် သွားခဲ့ကြတယ်" လို့ မိန့်ကြားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဖြစ်လာတဲ့အခါမှာလည်း အရှင်မြတ်ဟာ အဝေးဆုံးနေရာက ကက်သလစ် ဘာသာဝင်တွေကို ကောင်းချီးပေးဖို့ ရွေးချယ်ခဲ့ပါတယ်။ မြန်မာပြည်သာသနာတော်အပေါ် ထားရှိတဲ့ပုပ်ရဟန်းမင်းကြီးရဲ့ ချစ်ခြင်းမေတ္တာကြောင့် ကျွန်ုပ်တို့အားလုံး ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲခံစားကြရပါတယ်။

ဒီအချိန်ဟာ ကျွန်ုပ်တို့အားလုံးအတွက် မင်္ဂလာရှိတဲ့အချိန်ဖြစ်ပါတယ်။ အရှင်မြတ်ရဲ့နောက်သုံးရက်တာသုံးထိန်းခရီးစဉ် အောင်မြင်ချောမွေ့ပါစေလို့ ကျွန်ုပ်တို့ဆုတောင်းပေးနေပါတယ်။

အရှင်မြတ်ဟာ ဒီတိုင်းပြည်ကို ကြွရောက်လာခြင်းအားဖြင့် ဤရေမြေကို ကောင်းချီးပေးခဲ့တဲ့အတွက် ယနေ့မှစတင်ပြီး ဒီတိုင်းပြည်ရဲ့သမိုင်းဟာ ကောင်းချီးမင်္ဂလာအပေါင်း ခညောင်းတဲ့သမိုင်းဖြစ်သွားပြီဆိုတာ ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးနှင့် မြန်မာနိုင်ငံ တက်သလစ်ဆရာတော်ကြီးများ တွေ့ဆုံခြင်း စိန်မေရီ တာဝါဒြယ်၊ ရန်တုန် ၂၉ ရက် နိုဝင်ဘာလ ၂၀၁၇

Welcome Speech of Bishop President to His Holiness Pope Francis

Holy Father, with great joy, we do welcome you heartily to our country, by your coming you give us courage, joy and hope in trying to live and witness our faith, as we take part in peace and nation building process. St. Augustine says, "Ubi Petrus, ibi ecclesia" - "wherever Peter is (the papacy) there is the Church". With deep appreciation we thank you, Your Holiness for your presence here, in our midst, and for your love and concern for all of us.

Like the dry parched land that is waiting for the first rain, we are also eagerly waiting for your visit which will be like the morning dew, a great blessing for our people and our country. You are "our sweet Christ on earth", as St. Catherine of Siena beautifully says.

Holy Father, your timely visit fills our hearts with love and tranquility as we continue our journey of faith and trying to be the salt of the earth and the light of the world in our Mother land.

We wish you good health and peace of mind during your sojourn among us. We do promise our prayers that the Lord will protect and guide you wherever you go (Cf. Jos 1:9).

After you leave from here (our Country), we will repeat the words of Prophet Isaiah, "how beautiful on the mountains are the feet of those who bring good news and proclaim peace... and all the end of the earth will see the salvation of Our God" (Cf. Is 52:7-10; Rom 10: 15).

Asking your fatherly blessing on us and with our filial love and obedience, we remain your faithful collaborators in the mission of Peace and Love.

Msgr. Felix Lian Khen Thang, Bishop of Kalay and President of CBCM



Speech of the Holy Father

Your Eminence,
My Brother Bishops,

For all of us, this has been a busy day, but also a day of great joy! This morning we celebrated the Eucharist together with the faithful from throughout Myanmar, while this afternoon we met with leaders of the majority Buddhist community. I would like our encounter this evening to be a moment of quiet gratitude for these blessings and for peaceful reflection on the joys and challenges of your ministry as shepherds of Christ's flock in this country. I thank Bishop Felix [Lian Khen Thang] for his words of greeting in your name and I embrace all of you with great affection in the Lord. I would like to group my own thoughts around three words: healing, accompaniment and prophecy.

First, healing. The Gospel we preach is above



all a message of healing, reconciliation and peace. Through the blood of Christ's cross, God has reconciled the world to himself, and has sent us to be messengers of that healing grace. Here in Myanmar, that message has a particular resonance, as this country works to overcome deeply-rooted divisions and to build national unity. For you, whose flocks bear the scars of

this conflict and have borne valiant witness to their faith and their ancient traditions, the preaching of the Gospel must not only be a source of consolation and strength, but also a summons to foster unity, charity and healing in the life of this nation. For the unity we share and celebrate is born of diversity. It values people's differences as a source of mutual enrichment and

growth. It invites people to come together in a culture of encounter and solidarity.

In your episcopal ministry, may you constantly experience the Lord's guidance and help in your efforts to foster healing and communion at every level of the Church's life, so that by their example of forgiveness and reconciling love, God's holy people can be salt and light for hearts longing for that peace the world cannot give. The Catholic community in Myanmar can be proud of its prophetic witness to love of God and neighbour, as expressed in its outreach to the poor, the disenfranchised, and above all in these days, to the many displaced persons who lie wounded, as it were, by the roadside. I ask you to offer my thanks to all who, like the Good Samaritan, work so generously to bring the balm of healing to these, their neighbours in need, without regard for religion or

ethnicity.

Your ministry of healing finds particular expression in your commitment to ecumenical dialogue and interreligious cooperation. I pray that your continuing efforts to build bridges of dialogue and to join with the followers of other religions in weaving peaceful relations will bear rich fruit for reconciliation in the life of the nation. The interfaith peace conference held in Yangon last spring was a powerful testimony before the world of the determination of the religions to live in peace and to reject every act of violence and hatred perpetrated in the name of religion.

My second word to you this evening is accompaniment. A good shepherd is constantly present to his flock, guiding them as he walks at their side. As I like to say, the shepherd should bear the smell of the sheep. In our time, we are called to be "a Church which goes forth" to bring the light of Christ to every periphery (cf. Evangelii Gaudium, 20). As bishops, your lives and ministry are called to model this spirit of missionary outreach, above all through your regular pastoral visitation of the parishes and communities that make up your local Churches. This is a privileged means for you, as loving fathers, to accompany your priests in their daily efforts to build up the flock in holiness, fidelity and a spirit of service.

By God's grace, the Church in Myanmar has inherited a solid faith and a fervent missionary spirit

from the labours of those who brought the Gospel to this land. On this firm foundation, and in a spirit of communion with your priests and religious, continue to imbue the laity with a spirit of true missionary discipleship and seek a wise inculturation of the Gospel message in the daily life and traditions of your local communities. The contribution of catechists is essential in this regard; their formation and enrichment must remain among your chief priorities.

Above all, I would ask you to make a special effort to accompany the young. Be concerned for their formation in the sound moral principles that will guide them in confronting the challenges of a rapidly changing world. The next Synod of Bishops will not only address these issues but also directly engage young people, listening to their stories and enlisting them in our common discernment on how best to proclaim the Gospel in the years to come. One of the great blessings of the Church in Myanmar is its young people and, in particular, the number of seminarians and young religious. In the spirit of the Synod, please engage them and support them in their journey of faith, for by their idealism and enthusiasm they are called to be joyful and convincing evangelizers of their contemporaries.

My third word to you is prophecy. The Church in Myanmar witnesses daily to the Gospel through its works of education and charity, its defence of human rights, its support for democratic rule.



May you enable the Catholic community to continue to play a constructive part in the life of society by making your voices heard on issues of national interest, particularly by insisting on respect for the dignity and rights of all, especially the poorest and the most vulnerable. I am confident that the five-year pastoral strategy that the Church has developed within the larger context of nationbuilding will bear rich fruit for the future not only of your local communities but also of the country as a whole. Here I think in a special way of the need to protect the environment and to ensure a just use of the nation's rich natural resources for the benefit of future generations. The protection of God's gift of creation cannot be separated from a sound human and social ecology. Indeed, "genuine care for our relationship with nature is inseparable from fraternity, justice and keeping faith with others" (Laudato Si', 70).

Dear brother bishops, I thank God for this moment

of communion and I pray that our presence together will strengthen us in our commitment to be faithful shepherds and servants of the flock that Christ has entrusted to our care. I know that your ministry is demanding and that, together with your priests, you often labour under the heat and the burden of the day (cf. Mt 20:12). I urge you to maintain a balance between your spiritual and physical health, and to show paternal concern for the health of your priests. Above all, I encourage you to grow daily in prayer and in the experience of God's reconciling love, for that is the basis of your priestly identity, the guarantee of the soundness of your preaching, and the source of the pastoral charity by which you guide God's people on the path of holiness and truth. With great affection I invoke the Lord's grace upon you, the clergy and religious, and all the lay faithful of your local Churches.

And I ask you, please, not to forget to pray for me.



ပုပ်ရဟန်းမင်းကြီးက ဆရာတော်ကြီးများအား အချက် သုံးချက်မှာကြားခဲ့ပါတယ်။

၁။ ကုသပေးကြဖို့ - ဧဝံဂေလိတရားတော်ရဲ့ သတင်းစကားအတိုင်း ကုသခြင်း၊ ပြန်လည်ကျေအေးသင့်မြတ်ခြင်း နဲ့ ငြိမ်ချမ်းခြင်း သတင်းစကားကို အကောင်အထည် ဖော်ကြဖို့ မှာကြားပါတယ်။

၂။ အဖော်ပြုပေးဖို့ - သိုးထိန်းတစ်ပါးအနေနဲ့ သိုးစုနဲ့အတူ အမြဲရှိနေဖို့၊ လမ်းညွှန်ပဲ့ပြင်ပေးဖို့၊ အထူးသဖြင့် ရဟန်းတော်များကို ဖခင်စိတ်ထားနဲ့ စောင့်ရှောက်ဖို့၊ လူငယ်များကို အာရုံစိုက်ဖို့ အထူးတလည် မှာကြားပါတယ်။

၃။ ပရောဖက် ဖြစ်ဖို့ - နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးနဲ့ တည်ဆောက်ရေးမှာ အားတက်သရော ပါဝင်ရေး ဘာသာဝင်များကို တိုက်တွန်းဖို့၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့၊ ပညာ ပေးခြင်း၊ ကရုဏာရေး၊ လူမှုရေး လုပ်ငန်းများဆောင်ရွက်ခြင်း တို့ဖြင့် လူ့အသိုင်းကို အကျိုးပြုကြဖို့၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးမှာ တက်ကြွစွာ ပါဝင်ဖို့ မှာကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းခရီးစဉ်တွင် (Religious) သူတော်စင်များ၏ ပါဝင်လှုပ်ရှားမှုကဏ္ဍနှင့် ရှုမြင်သုံးသပ်ချက်များတစ်ချို့

Chris May, RNDM

ဘဝမှာ မခံစားဘူးခွဲသော ခံစားချက်များနှင့်အတူ ပျော်ရွှင်မှုများ၊ ဝမ်းသာမှုများ၊ မျော်လင့်မထားသော အိပ်မက်များ၊ စိတ်ကူးမှများဟာ ၂၀၁၇ ခုနှစ်မှာ မထင်မှတ်ဘဲ ကျေးဇူးတော်ထူးများ အဖြစ်ရယူခံစား လိုက်ရပါတယ်။ ဒီလိုအတွေ့အကြုံမျိုး၊ ခံစားချက် မျိုးဟာ ဘဝမှာ မည်သည့် အရာနှင့်မျှ နှိုင်းယှဉ် မရနိုင်တဲ့ ဘုရားသခင်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်လို့လည်းခံစားမိပါတယ်။ ပြန်ပြီး တွေးမိတဲ့ အချိန်တိုင်း ရင်ထဲမှာ အမြဲပျော်ရွှင်ကြည်နူးမိနေဆဲ။

ပုပ်ရဟန်းမင်းကြီး မြန်မာပြည်ကို ကြွလာမယ်လို့ သတင်းလေးတွေ တစ်ဆင့်စကား တစ်ဆင့် ကြားနေရပေမဲ့ အသင်းတော်က တရားဝင် မကြေငြာသေးတဲ့အချိန်မှာ ဒီ သတင်းစကားလေးဟာ အမှန်ဖြစ်ပါစေလို့လည်း စိတ်ထဲမှာ မျော်လင့်မိတာအမှန်ပါဘဲ။ အခုတော့ မြန်မာပြည်ကို ပုပ်ရဟန်းမင်းကြီးဖရန်စစ် အမှန်တကယ် ကြွရောက်ခဲ့ပါပြီ။ ကြီးမားထူးမြတ်လှတဲ့ ကျေးဇူးတော်များနှင့်အတူ ဘဝမှာ မမျော်လင့်ခဲ့သော ကျေးဇူးတော်များ အားလုံးအတွက် အမိ မြန်မာပြည်ကြီးနှင့်အတူ ကျမတို့ Religious သူတော်စင် များအားလုံး ဘုရားသခင်အား အထူးကျေးဇူးတင်ရင်း Religious သူတော်စင်များ၏ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာပြည် ခရီးစဉ်နှင့် လူထုပရိတ်သတ်နှင့် မွှားတရား တော်အတွက် တစ်ခန်းတကဏ္ဍတစ်ခုအနေဖြင့် ပါဝင် ပေးဆက်မှုကို ကိုယ်ပိုင်အတွေ့အကြုံများနှင့် ခံစားချက် တစ်ချို့ အားအနည်းငယ် မျှဝေပေးလိုက်ပါသည်။

စက်တင်ဘာလ (၄) ရက်၊ CBCM တွင်ပြုလုပ်သည့် ပုပ်ရဟန်းမင်းကြီးခရီးစဉ်အတွက် ဆရာတော်များနှင့် ကော်မတီများအစည်းအဝေးတွင် (CRCM) အနေဖြင့် စစ္စတယ် (၂) ပါး တက်ရောက်ပေးရန် ခေါ်ဖိတ်ခြင်း ခံရသည်နှင့်အမျှ အစည်းအဝေးတွင် ကဏ္ဍအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မိမိတို့၏ တာဝန်နှင့် အခန်းကဏ္ဍများကို တင်ပြသွားကြ သည့်အခါတွင် Religious ဆိုသည့် စကားလုံးလေးအား Liturgy Committee ၏ ခေါင်းစဉ်အောက်တွင် တွေ့ လိုက် ရသည့်အခါတွင် Religious များအနေနှင့်လည်း ပုပ်ရဟန်း မင်းကြီး၏ လူထုမွှားတရားတော်တွင် အခန်းကဏ္ဍ တစ်ခုတွင် ပါဝင်ကြရမည်ကိုသတိပြုမိပါသည်။ ထိုနေ့ အ စည်းအဝေး ၏ ဒုတိယပိုင်းတွင် ကော်မတီများအဖွဲ့ လိုက် ပြန်လည် ဆွေးနွေးကာ မိမိတို့အသီးသီး လုပ်ဆောင်ကြ ရမည့် အခန်းကဏ္ဍများကို တာဝန်ခံများနှင့် ဆွေးနွေး ခဲ့ကြပါသည်။ ထို့နောက် အစည်းအဝေးပြီးသည့် အခါတွင် Religious များ၏ ပါဝင်ရမည့်အခန်းကဏ္ဍများကို ပို၍ ကရုဏ်မိပါသည်။

ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည် ခရီးစဉ်အတွက်

ပြင်ဆင်ရသည့် အပိုင်းသည် အချိန်ကာလအားဖြင့် တို တောင်းလှသော်လည်း ကော်မတီများအင်တိုက်အားတိုက် ဖြင့်မကြာခနဆိုသလို အစည်းအဝေးပြုလုပ်ခဲ့ သည့်အတွက် Religious များ၏ ပါဝင်မှုအခန်းကဏ္ဍသည်လည်းနောက်ပိုင်းတွင် တစ်ဖြည်းဖြည်းပိုမိုအားစိုက်လာရကာ Fr. Anthony LingkhuiShingဦးဆောင်သော Liturgy Committee နှင့် Fr. Dominic Thet Tin တို့ ဦးဆောင်သော Construction and Decoration အပိုင်းများတွင် Religious များ၏ ပါဝင်မှုကဏ္ဍသည်လည်း တစတစအရေးပါသော အခန်း ကဏ္ဍများ ဖြစ်နေသည်ကိုသတိပြုမိခဲ့ပါသည်။

အဆိုပါ ကဏ္ဍများရှိတာဝန်ခံ ဘုန်းတော်ကြီး (၂) ပါး၏ တောင်းဆိုချက်အတိုင်း ပုပ်ရဟန်းမင်းကြီး၏ လူထု မွှားတရားတော် Choir အတွက် သီချင်းသီဆိုရန် သီလရှင် အပါး (၁၀၀) နှင့် မွှားတရားတော်မြတ် ပြင်ရန် Sacristan သီလရှင်အပါး (၆၀) တို့ လိုအပ်ကြောင်းပြောသည့်အခါတွင် ထပ်မံပြီး သက်ဆိုင်ရာ သီလရှင် အကြီးအကဲများသို့ (CRCM) မှ အကြောင်းကြားကာ အတတ်နိုင်ဆုံး ဂိုဏ်းပေါင်း စုံမှ သီလရှင်များပါဝင်နိုင်ရန် CRCM မှစီစဉ်ပေးရပါသည်။ ပုပ်ရဟန်းမင်းကြီးအတွက် အင်တိုက်အားတိုက် မိမိတို့ ရောက်ရာအရပ်မှ လာရောက် အားပေးကူညီမှုများသည် လည်း ကျမတို့ Religious များအတွက် ပေးဆပ်ခြင်း တစ်ခု ပင်ဖြစ်ပါသည်။ သူတော်စင်များ အနေဖြင့် အဓိက ပါဝင်ရ မည့် Choir နှင့် Sacristan ကဏ္ဍများတွင်နောက်ထပ် Choir အတွက် သီလရှင်(၂) ပါးနှင့် Sacristan အတွက် တစ်ပါး ထပ်တိုးကာ စုစုပေါင်းသီလရှင် (၁၆၃) ပါးတို့သည် ပုပ် ရဟန်းမင်းအရှင်သူမြတ်၏ လူထုမွှားတရားတော်အတွက် မိမိတို့ကျရာကဏ္ဍအလိုက် အားသွန်ခွန်စိုက် ကြိုးစား ပါဝင် ခဲ့ကြပါသည်။

စက်တင်ဘာ (၁၅) ရက် CBCM တွင် ဒုတိယအ ကြိမ်ပြုလုပ်သော ကော်မတီအသီးသီးတို့အား ရဟန်းအမတ် ကာဒီနယ်ချားလ်ဘို၏ အဖွင့်စကားတွင်ကြားခဲ့ရသည့် မိန့် ခွန်းအတိုင်း မိမိတို့ အချိန်ကို အတတ်နိုင်ဆုံးပေးဆက်ပြီးလူ တိုင်းတက်ကြွစွာ ပါဝင်နိုင်ရန်နှင့် တစ်ဦးစီတွင် ရှိသော အ ရည်အချင်း၊ အစွမ်းအစများဖြင့် အတတ်နိုင်ဆုံး ပါဝင် ပေးဆက် ကြပါရန်ဟူသောမိန့်မှာချက်နှင့် အညီ ပုပ်ရဟန်း မင်းကြီးအတွက် အဖက်ဖက်မှ ကြိုးစားဆောင်ရွက်ခဲ့ ကြပါသည်။

Choir လေ့ကျင့်ချိန်များ၌ ရန်ကုန်ရဟန်းဖြစ် တက္ကသိုလ်မှ ကိုရင်အပါး (၂၅၀) နှင့် အတူ Choir ကို အထူးဦးဆောင်ပေးသောရန်ကုန် ရဟန်းဖြစ်တက္ကသိုလ်မှ ဖာသာရ် ဂျေရုမ်းနှင့် Choir conductor အဖြစ် ဦးဆောင်

ပေးသော Bro. Peter LalZinThang တို့ နှင့်အတူ ပူးပေါင်း ပါဝင်ပေးဆက်ခဲ့ရသော အချိန်များသည်လည်း ပင်ပန်း သော်လည်း ဝမ်းသာမှုနှင့် ပျော်ရွှင်မှုတို့ က ရင်ထဲမှာအမြဲစုံ လွမ်းလျက်ရှိနေပါသည်။ မိမိတို့ အချိန်ကိုပေးဆက်ခဲ့ရမှုများ သည် ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည်ခရီးစဉ်အတွက် Religious များအနေဖြင့်မမေ့နိုင်သော အတွေ့အကြုံ တစ်ခုပင် ဖြစ်ပါသည်။

Choir လေ့ကျင့်မှုများသည်လည်း အချိန်တို တောင်းလှသော်လည်း ဘရာသာရ်များနှင့် စစ္စတယ်များ သည် တွဲလက်ညီညီ အတူကြိုးစား အားစိုက်ကြကာ သီချင်းလေ့ကျင့်သည့် အချိန်များတွင်လည်း အထူးသဖြင့် LiturgyIncharge, Choir Master နှင့် Choir Conductor တို့က အထူးကရုဏ် လေ့ကျင့်ပေးပုံတွေဟာဖြင့် ပုပ် ဖရန်စစ်ရဲ့ လူထုမွှားတရားတော်အတွက် ဘုရားသခင်အား ချီးမွမ်းရင်း လူထုတစ်ရပ်လုံး ဝတ်ပြုကြိုးကွယ်ခြင်း အမှတ်တံဆိပ် ဘုရားနှင့် အာရုံပြုနိုင်ရန် ပံ့ပိုးပေးသော အကျိုးရလဒ်တစ်ခု ပင်ဖြစ်ခဲ့ပါသည်။

ကျမတို့ Religious များအတွက် နောက်ထပ် ထူးခြားတဲ့ အခွင့်ထူးလေးတစ်ခုကတော့ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်း စိန်မေရီကက်သီဒြယ်ကျောင်း ပရဂုဏ်အတွင်းမှာ ပုပ်ရဟန်းမင်းကြီးက လှည့်လည်ပြီး သူတော်စင်များနှင့် ဘရာသာရ်များကို ပြီးရှင်စွာဖြင့် လက်ယမ်းနတ်ဆက်ပြကာ အနီးကပ် ရှုမြင်ဖူးမျှော်မြင်လိုက်ရသည့် အခွင့်ထူးဟာဖြင့် အင်မတန်မှ မပြောပြလောက်နိုင်အောင်ဘဲ ရင်ထဲမှာ ပီတိဖြစ်ခဲ့ရပြန်ပါသည်။ ကျမတို့ Religious တွေအတွက် ထူးခြားတဲ့ သီးသန့် အချိန်အခါလေးကို ထပ်မံ၍ ရရှိခဲ့လို့ အလွန်ပင် အားရကျေနပ်မိပါသည်။

ဤထူးခြားလှသည့် အခွင့်ထူးတွင် ပါဝင်နိုင်ရန် အတွက် မြန်မာပြည် တစ်ပြည်လုံးရှိ Religious သူတော် စင်များဦးရေ (၂၆၈၅) ဦးအတွက် သက်ဆိုင်ရာလူငယ်များမှ နိုဝင်ဘာလ (၂၃) ရက်တစ်ပတ်အလိုတွင် Religious ဟူ သော စာသားနှင့် စိန်မေရီကျောင်းတော်ကြီးအတွင်း ဝင်ခွင့် ကဒ်များ (၁၅၅၀) ကိုလာရောက်ပေးသည့် အတွက် အထူး ပင် ဝမ်းသာမိခဲ့ပါသည်။ Religious cardအသီးသီး ဖြန့် ဝေပြီးသည့်နောက်တွင် ကဒ် (၇၀) နီးပါးသာ ကျန်ရှိခဲ့ ပါသည်။ ကြုံ ထောင့် ကြုံခဲလှသည့် အခွင့်ထူးကို မည်သူ မယူဘဲနေနိုင်မည်နည်း။ သို့သော်လည်း နယ်ဝေးမှ မရောက်ရှိနိုင်သော Religious များနှင့် Community များ တွင် ကျန်ခဲ့သော သက်ကြီးရွယ်အို religious များအား အထူးသတိရ စိတ်မကောင်းဖြစ်မိပါသည်။ အတတ်နိုင်ဆုံး Religious များအားလုံး ပုပ်ရဟန်းမင်းကြီး၏ နှုတ်ဆက်ခြင်း





ကို မြင်စေချင်ပါသည်။ ဖြစ်နိုင်လျှင်ပုပ်ရဟန်းမင်းကြီးထံမှ မြန်မာပြည်ရှိ Religious များအတွက် အနည်းဆုံး ၅ မိနစ်မျှ message လေးတစ်ခုကိုပြောခဲ့လျှင် အရမ်းကောင်းမှာပဲလို့ မျှော်လင့်မိပါသည်။ သို့သော်လည်း အခြေအနေနှင့်အချိန် အခါအရမဖြစ်နိုင်သဖြင့် ပုပ်ရဟန်းမင်းကြီး၏ ချီးမြှင့်သော အပြုံးနှင့် လက်ယမ်းပြန့်တက်ခြင်းကိုပင် အားရကျေနပ် လှပါပြီ။ ထူးခြားလှသော ကျေးဇူးတော်များအတွက် ဘုရား သခင်အား ထပ်မံ၍ ကျေးဇူးတင်မိပါသည်။ ဤကဲ့သို့ ကျမတို့ တစ်ဦးချင်းစီမတူညီသော ထူးခြားလှတဲ့ ကျေးဇူး တော်တွေ ခံစားခဲ့ကြရသလို ဘုရားသခင်ကို ပြန်လည်ပြီး ကျေးဇူးတင်ပေးဆပ်ရမယ့် အချိန်တွေ နေ့ ရက်တွေရှိနေ သေးတယ်ဆိုတာကိုလည်း သတိမမိပါသည်။

ပုပ်ရဟန်းမင်းကြီးကို ဖူးမြော်ခဲ့ရသူတိုင်းဟာသူ့ ရဲ့ နှုတ်တော်ထွက် မိန့်မှာချက်တွေကို အတတ်နိုင်ဆုံး တစ်ပါး သူ့အား ပြန်လည်ဝေမျှပြီး မိမိတို့ နေရာဒေသ အသီးသီးမှာ ပြန်လည်ပြီး အကောင်အထည်ဖော်ကြရမယ် ဆိုတာကို ခရစ်ယာန်ဘာသာဝင်တိုင်း တာဝန်ယူကြရမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ဟာ အသင်းတော်အတွက် ထူးခြားတဲ့ ကျေးဇူးတော်များအဖြစ် မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်ရုံ မကဘဲ အထူးသဖြင့် ပုပ်ရဟန်းမင်းကြီးကြွလာတော်မူခြင်း ဖြင့် မြန်မာပြည်အသင်းတော်နှင့် ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံ၊ လူတန်းစားအလွှာအမျိုးမျိုးတို့အတွက် ငြိမ်းချမ်းရေး နဲ့ ချစ်ခြင်းခရီးစဉ်အပြင် နောင်အနာဂတ် မြန်မာပြည် နဲ့ မြန်မာပြည် အသင်းတော်အတွက် မျှော်လင့်ချက်များကို

မည်ကဲ့သို့ ဆက်လက်ရှင်သန် အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည်ကိုကျမတို့ Religious များလည်း အာရုံစိုက်ကြရမှာဖြစ်ပါတယ်။

ကျိက္ကဆံကွင်း လူထု မွှားတရားတော်မှာ ပုပ် ရဟန်း မင်းကြီးရဲ့ မိန့်ကြားခဲ့တဲ့ သြဝါဒအရ မြန်မာပြည်သူ/ သား အများစုက ကြမ်းတမ်းခက်ထန်မှုရဲ့ သားကောင်တွေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများ ရရှိခံစားကြ ရသူတွေဖြစ်ကြတယ်။ ကျွန်ုပ်တို့ခံစားခဲ့ရတဲ့ နာကျင်မှု၊ နာ ကျည်းမှုတွေအတွက် ပြန်လည်တုံ့ပြန်တဲ့အခါမှာသတိထား ကြရမှာက လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်း လမ်းစဉ်ဟာ ယေဘုယျအားဖြင့် လမ်းစဉ်မဟုတ်ဘူးလို့ ပုပ်ရဟန်းမင်း ကြီး သတိပေးခဲ့ပါတယ်။ ထိုအတူဘဲခရစ်တော်ဟာ မုန်းတီး မှု၊ ငြင်းပယ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ဒုက္ခဒေဒနာကို ခံထမ်းခြင်း၊ ကားတိုင်တော်ပေါ်မှာတင် အသတ်ခံရခြင်း တွေကို ရင်ဆိုင်တွေ့ကြုံရတဲ့အချိန်မှာ ခွင့်လွှတ်ခြင်းနဲ့ သနား ကျင်နာခြင်းတွေကိုသာ လက်ကိုင်ထားပြီး တုံ့ပြန်ခဲ့တယ်။ ကျွန်ုပ်တို့ရဲ့ ဘဝမှာလည်း ကိုယ်တော်လိုပဲ ငြင်းပယ်ခံ ရခြင်း၊ မုန်းတီးခြင်း အတားအဆီး အမျိုးမျိုးတွေနဲ့ ကြုံ တွေ့နိုင်ကြရပါတယ် ဆိုတာကို ပုပ်ရဟန်းမင်းကြီးက ဘာ သာသူများကို ထပ်မံပြီးအထူးသတိပေးစေလိုပါတယ်။ ဒီ အချက်များဟာ ဖြင့်ကျမတို့ တစ်ဦးချင်းစီအတွက် အထူး ကရပြုရမယ့် အချက်တွေဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးပြောခဲ့တဲ့စကားလုံးလေးတွေကို ကျမတို့ မေ့ပျောက်သွားလို့ မရပါဘူး။ ပြန်ပြီး အကောင်

အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီး ပြောခဲ့သလိုဘဲ မြန်မာပြည် ကက်သလစ် အသင်းတော်ကြီးဟာ ဘုရား သခင်ရဲ့ ချစ်ခြင်း၊ သနားကြင်နာခြင်းဖြစ်တဲ့ ကုသခြင်းဆီကို သူတစ်ပါးထံ အထူးသဖြင့် အလွန်လိုအပ်နေတဲ့ ညီအစ်ကို များထံ သယ်ဆောင်သွားပြီး လိမ်းကျံ ကုသပေးနေပါတယ်။ ထင်ရှားတဲ့ သာဓကအနေနဲ့ အဖွဲ့အစည်းတော်တော်များ များက အခက်အခဲ အတားအဆီးတွေကြားကနေ လူနည်း စုဖြစ်တဲ့ လူမျိုးစုများထံသွားရောက်ပြီး ဧဝံဂေလိသတင်း ကောင်း များကို ဟောပြောသက်သေခံနေကြတယ်။ ဒီလို ဟောပြောသက်သေခံတဲ့ နေရာမှာလည်း အဓမ္မ ဆွဲဆောင် မှုများကို လုံးဝရှောင်ရှားပြီး ဖိတ်ခေါ် ကြိုဆိုလက်ခံခြင်းဖြင့် သာ အမြဲဆောင်ရွက်နေကြတယ်။ ဆင်းရဲမွဲတေ ဒုက္ခ ပင်လယ်ဝေနေတဲ့ ကြားကနေသား/သမီးအများစုက ဆင်းရဲ သားများ၊ ဒုက္ခအမျိုးမျိုးခံစားနေရတဲ့ ညီအစ်ကိုမောင်နှမ များကို လက်တွေ့ကျကျ ကူညီပေးနေကြတယ်။ သူတို့နဲ့ တစ်လုံးတစ်ဝတ်ည်း ရှိနေကြတယ်။ ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ သီလရှင်များ၊ ဓမ္မဆရာ/မများရဲ့ နေ့စဉ် နှင့်အမျှ ကူညီအားပေး စောင့်ရှောက်မှုမှဖြစ်စေ၊ ကက်သ လစ် ကရုဏာမြန်မာရဲ့ ဂုဏ်ပြုထိုက်တဲ့ လက်တွေ့ ဆောင် ရွက်မှုများဖြင့်ဖြစ်စေ၊ ရဟန်းမင်းကြီးဆိုင်ရာ သာသာနာပြု များရဲ့ ရက်ရောစွာကူညီထောက်ပံ့မှုအားဖြင့် ဖြစ်စေ၊ မြန်မာ ပြည် ကက်သလစ်အသင်းတော်ကြီးဟာ လူမျိုး၊ ဘာသာ၊ အဆင့်အတန်း မခွဲခြားဘဲ၊ အမျိုးသား အမျိုးသမီးနဲ့ ကလေး သူငယ် အမြောက်အများကို ကူညီစောင့်ရှောက်ပေး နေပါ တယ်ဆိုတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာပြည်အသင်းတော် အား သက်သေပြချက်ကိုကျမတို့ ဆက်လက်ပြီးဆောင် ရွက်သွားကြရမှာပါ။

ထို ကြောင့် ခံစားရရှိခဲ့သော ကြီးမားလှသည့် ကျေးဇူးတော်များနှင့်အတူ မဖော်ပြနိုင်သော ပျော်ရွှင်မှု များကိုခံစားရင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ ကျိက္ကဆံကွင်း လူထုမွှားတရားတော်၌ ဟောကြားမိန့် မှာ ခွဲသည့် အထက်ပါ စကားလုံးလေးတွေကို အမြဲသတိရကာ မြန်မာပြည် အသင်းတော်နှင့် လူသားအားလုံးအတွက် ဆက်လက် အသက်ရှင် ကြိုးစားသွားကြပါစို့။ ။

(Lord, make me a channel of your PEACE where there is hatred let me bring your LOVE, to all!)



ဓမ္မလဝန်း၊ မြန်ပြည်ထွန်း၊ မေတ္တာရေစင်သွန်း

ကိုရင်ဩ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၏ မြန်မာနိုင်ငံ မေတ္တာတမန် ခရီးစဉ် အား နိုင်ငံတကာ မီဒီယာ၏ ဝေဖန်မှုများကို ဗုဒ္ဓဘာသာဝင် တစ်ဦး၏ ရှုမြင်သုံးသပ်ခြင်းအား ကျွန်ုပ်တို့ ကက်သလစ်ခရစ်ယာန်များလည်း မျှဝေခံစားနိုင်ရန် ကြေးမုံသတင်းစာတွင် ဖော်ပြထားသော သတင်းဆောင်းပါးအား ခွင့်ပြုချက်ရယူကာ ဖော်ပြပေးလိုက်ပါသည်။

နိုဝင်ဘာ ၂၉ ရက် က ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကြီးမှူး၍ သန့်ရှင်းသော ဓမ္မစားတရားတော် မြတ် ပူဇော်ဆုတောင်းခြင်းအခမ်းအနားသို့ မြန်မာ ဗုတ်လင်တို့၏ ကိုယ်စားလှယ်တစ် ဦး အဖြစ် ဦးအိုင်ပီအဆင့်ဖြင့် တက်ရောက် ခွင့် ရရှိသော Sam Naeem က Crux သတင်းဌာနနှင့် တွေ့ဆုံရာတွင် -

“ရဟန်းမင်းကြီးအနေနဲ့ မြန်မာ နိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိရေးအတွက် ကြိုးပမ်းကြဖို့ တိုက်တွန်း ခဲ့သလို လက်စားချေမှုကို ရှောင်ရှားကြ ဖို့လည်း နှိုးဆော်ခဲ့ပါတယ်”

“ရဟန်းမင်းကြီးရဲ့ မြန်မာ နိုင်ငံ ခရီးစဉ်ဟာ သမိုင်းဝင်အခါသမယ ဖြစ်ပါ တယ်။ ရဟန်းမင်းကြီးဟာ ငြိမ်းချမ်းရေး သမားကြီး၊ ယေဇူးခရစ်တော် ရဲ့ ကိုယ်စား လှယ်တော်ကြီးဖြစ်ပါတယ်။ ရဟန်းမင်းကြီး ဟာ နိုင်ငံရေး အကြောင်းတရား များအရ မြန်မာနိုင်ငံသို့ ကြွရောက်လာခြင်းမဟုတ်၊ သူဟာ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်ဖို့၊ ငြိမ်းချမ်းရေး သတင်းစကားပါးဖို့၊ ငြိမ်းချမ်း စွာ အတူယှဉ်တွဲ နေထိုင်ရေးကို အားပေးဖို့၊ အပစ်အခတ် ရပ်စဲရေးအတွက် နှိုးဆော် ပေးဖို့ ကျွန်တော်တို့ နိုင်ငံသို့ ကြွရောက် လာခြင်းဖြစ်ပါတယ်”

Sam Naeem ၏ အထက်ဖော်ပြပါ ရင်တွင်းဖြစ်စကားနှင့် အညီပင် အကျော် ဒေးယျ ငြိမ်းချမ်းရေးသမား ရဟန်းမင်းကြီး သည် ကျွန်ုပ်တို့၏ လောကပါလ တရား (ဟိရိနှင့် ဩတ္တပ္ပတရား (ဝါ) လောကကြီးကို ကာကွယ် စောင့်ရှောက်ပေးသော တရား) အလေးထားသော မြန်မာနိုင်ငံသို့ကြွရောက် လာခြင်းမှာ ငြိမ်းချမ်းရေး သတင်းစကား ပါးရန်ဖြစ်သည်ဟု ကျွန်ုပ် ယုံကြည်မိ၏။ ကျွန်ုပ်နည်းတူ လူမျိုးဘာသာ မခွဲခြားဘဲ၊ ညီနောင် သားရင်းပမာ လက်ရေတပြင် တည်း အေးအတူပူအမျှ နေထိုင်ကြသော

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အားလုံးက လည်း ရဟန်းမင်းကြီး၏ ငြိမ်းချမ်းရေးခရီးစဉ် ကို အလိုက်သည့်လိုက်ကြိုဆိုခဲ့ကြသည်ဟု



ကျွန်ုပ် ရှုမြင်မိ၏။

သို့ဖြစ်လင့်ကစား ‘ကြံသာ အစဉ် ချို၊ လူအစဉ် မချို’ဟုဘိသို့ပင် မြန်မာနှင့် ဗဟိုကန် မီဒီယာမဟုတ်သော နိုင်ငံ တကာမီဒီယာအချို့က မြန်မာနှင့် ဘင်္ဂလား ဒေ့ရှ် တို့သို့ ကြွရောက်လာသော ရဟန်း မင်းကြီး၏ ခရီးစဉ်အတွင်း ‘ရခိုင်အရေး’ နှင့် ပတ်သက်၍ လူ့အခွင့်အရေးရှုထောင့် တစ် ခုတည်းမှနေ၍ မိမိတို့လိုရာဆွဲ (ကြမ်းပိုး ကို လိပ်ဖြစ်အောင်) ရေးသားတင်ဆက်မှု ပြု လုပ် သည်ကို ကျွန်ုပ် ဂရုစေ့ပြုမိ လေသည်။

ရဟန်းမင်းကြီးသည် ‘မိမိကိုယ် မိမိ ဘာလူမျိုးပါ’ ဟု ပြောဆိုသုံးနှုန်းနေသူ များ အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုရန် ရှောင်လွှဲနေခြင်းအတွက် လူ အများအပြားမှာ အားမလိုအားမရဖြစ် ရ သည် ဟု နိုင်ငံတကာ မီဒီယာအချို့က ရေးသားတင်ဆက်ခြင်းကို ကျွန်ုပ်တွေ့မြင် ရသည့် အခါ ယင်းမီဒီယာများကို ကျွန်ုပ်က ‘ချည်သေးလို့ ချားမလည်၊ ငယ်သေးလို့

နားမလည်’ ဟူ၍သာ သုံးသပ် မိလေသည်။ ဤတွင်ရွှေကား ကျွန်ုပ်အနေဖြင့် မြန်မာအရေးကို ကမ္ဘာက တော်တော် မှန်

ကန်စွာ ရှုမြင်သုံးသပ်စေလိုသော ဆန္ဒမွန် ဖြစ်မိ၏။

ငြိမ်းချမ်းရေး၏ တမန်တော်အဖြစ် ကြွရောက်လာသော ရဟန်းမင်းကြီး၏ မြန် မာနိုင်ငံခရီးစဉ်အတွင်း လူ့အခွင့်အရေး လှုပ်ရှားသူများ၏ အရေးအတွက် ‘စကား လုံး တစ်လုံး’ကို မသုံးနှုန်းသဖြင့် လူ့ အခွင့်အရေးလှုပ်ရှားသူများက အားမလို အားမရ ဖြစ်မိသည်ဟု နိုင်ငံတကာ မီဒီ ယာအချို့က ဖော်ပြကြသောအခါ ယင်း သတင်း ဌာန အချို့ကို ‘ဂရုမထားလျှင် အမှု များတတ်သည်’ဟု ကျွန်ုပ်က တိုက်တွန်း နှိုးဆော်လိုစိတ် ဖြစ်မိရာမှ ဤဆောင်းပါးကို ရေးသားတင်ဆက်လိုက်ခြင်းဖြစ်၏။

‘ဇရပ်မှာလူစုံတက် စကားပေါင်းစုံ ထွက်’ဟုဘိသို့ပင် မီဒီယာဟူသည်မှာ ‘ကျင့် ဝတ်’ အရ ‘ဘက်မလိုက်ရ’ ဆိုလင့် ကစား လူမျိုးရေး၊ ဘာသာရေးအရ ဘက်လိုက် တတ်ခြင်းကို အခါအားလျော်စွာ ကျွန်ုပ် တွေ့မြင်နေရ၏။

သို့ဖြစ်ရကား သတင်းသမားများ ‘အဂတိတရား’ (ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ) ကင်းကြဖို့ အထူးလိုအပ်လှပြီး ‘စာနယ်ဇင်းကျင့်ဝတ်’ ကို အစဉ်မြဲမြံစွာ ကျင့်သုံးကြဖို့ လိုအပ် ပေလိမ့်မည်။

မြန်မာနိုင်ငံ အနောက်ပိုင်းမှနေ၍ ဒုက္ခသည်များ အလုံးအရင်းဖြင့် ထွက်သွား ရခြင်းသည် ‘မိမိကိုယ်မိမိ ဘာလူမျိုးပါ’ ဟု သုံးနှုန်းသူများ ကာလကြာရှည် ညှဉ်းပန်း နှိပ် စက်ခံရခြင်းကြောင့်ဖြစ်ရပြီး မြန်မာ့ တပ်မတော်က ‘လူမျိုးရေး သန့်စင်မှု’ ပြုသ ယောင်ယောင် ထင်ဟပ်ရေးသားနေကြ သည်ကို ကျွန်ုပ်ကြားသိရသောအခါ ‘ဇက်

မကိုင်သောမြင်း၊ ကန်သင်းမရှိသောလယ်’ နှင့်တူသည့် နိုင်ငံတကာမီဒီယာအချို့ ရှိ နေပါသေးသည်ဟု ကျွန်ုပ်တွေ့တော့မိ၏။

‘ဆရာမနိုင် နှစ်ဆောင်ပြိုင်’ မီဒီ ယာ အချို့က ၁၉၉၄ ခုနှစ် ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှု (Genocide) မျိုး မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဖြစ်ပေါ်နေ သယောင် ယောင်၊ ဘာလိုလိုညာလိုလို ကညာပျိုကို ဇရာအိုဖြစ်အောင် ပုံဖော်ထုဆစ် ရေးသား တင်ဆက်နေကြသည့်အခါ ပြယုဂ်စိရိတရား (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) ဦးထိပ်ထားသော ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ ပြည်မြန်မာ၏ နိုင်ငံပုံရိပ်မှာ အိုးမည်းသုတ်ခံရသည့်အလား ထင်ယောင် ထင်မှား စကားပိုဆိုသူများ၏ စွပ်စွဲချက်များ စွန်းထင်းပေကျဲရလေတော့သည်။

ဇကန်မူကား ‘ရခိုင်ပြည်နယ် အ ရေး’ ဟူသည်ကား ထမင်းရေကြည် အပေါ် တင်းသလို အနင်းမခံနိုင်သည့် ပြဿနာ တစ်ရပ်အဖြစ် ‘ဗာတီကန်’က ရေရေ လည် လည် နားလည်သဘောပေါက်သည် ဟု ကျွန်ုပ် ယုံကြည်မိ၏။ ‘Sensitive issue’ ဟု ပြောလေ့ရှိ၏။ ထိလွယ်ရှလွယ်ဖြစ်၏။ အ တိမ်း အစောင်းမခံနိုင် အနေ အထားဖြစ်၏။

ဒုက္ခသည်များ၊ အကာအကွယ်မဲ့ လူနည်းစုများ (Vulnerable minorities) ၏ အကျိုးကို ကာကွယ် စောင့်ရှောက်ပေး ကာ ဟောပြောသွန်သင်လေ့ရှိသော ရဟန်း မင်းကြီးဖြစ်ပါလျက် မြန်မာနိုင်ငံသို့ ကြွ ရောက်စဉ် ကာလအတွင်း ‘မိမိကိုယ်မိမိ ဘာလူမျိုးပါ’ ဟူ၍သုံးနှုန်းသူများဘက်မှ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိ မှုအတွက် ‘သူတော်စင်ကြီး’အပေါ် အားမလို အားမရ ပြစ်မှားမိသည့် တင်ဆက် မှုများကို နိုင်ငံတကာမီဒီယာအချို့က ပြုလုပ်ခဲ့ကြ သည်ဟု ကျွန်ုပ် လေ့လာစေ့ငမိ လေသည်။

နိုင်ငံတကာ မီဒီယာအချို့သည် ‘မိမိကိုယ်မိမိ ဘာလူမျိုးပါ’ ဟု သုံးနှုန်းသူ အသိုက်အဝန်းမှ ပြည်ပရောက် ပုဂ္ဂိုလ် အချို့၏ အတ္တနောမတိ ပြောဆိုချက်များကို ‘နွားငတ်ရေချ သောက်မဝ’ ပမာ ပုံကြီး ချဲ့ကား ရေးသား တင်ဆက်ကြသည်ကို လည်း ကျွန်ုပ် သတိမူမိ၏။

‘ထောင်း၍မနာ ကြိတ်၍နာ’ နိုင်ငံ တကာ သတင်းပဒေသာများကို နားနှင့် မဆွဲအောင် တာဝကြီး ကြားသိနေရသော ကျွန်ုပ်သည် ‘စားသွားထက် ကလောင် သွားထက်၏’ ဟူသော သဘောတရားကို ယခု အချိန်တွင် ဂယနက နားလည်နေမိ လေပြီတကား။

နိုင်ငံတကာ မီဒီယာအချို့၏ ‘ဓာတ်တူ နံတူ ဆေးဘက်ယူ’ တင်ဆက်ပုံ



များကြောင့် နားခါးနေမိသော ကျွန်ုပ်သည် ရဟန်းမင်းကြီး၏ မြန်မာခရီးစဉ်နှင့် ပတ်သက်၍ ဗာတီကန်ပြောခွင့်ရပုဂ္ဂိုလ် Mr. Greg Burke က ဘာများထုတ်ဖော် ပြောဆိုနေမည် နည်းဟု နားစွင့်မိလေသော် ကျွန်ုပ် ကြားသိရသည်ကား ...

အထိအရမခံသည့် ဝေါဟာရ

ရဟန်းမင်းကြီးသည် ရခိုင် အရေးနှင့်ပတ်သက်၍ အထိအရမခံသော ဝေါဟာရ တစ်လုံးကို သုံးနှုန်းခဲ့ခြင်းမရှိမှု အတွက် ဗာတီကန်ပြောခွင့်ရပုဂ္ဂိုလ် ဝါရင့် အမေရိကန် သတင်းစာဆရာကြီး Mr. Greg Burke က နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန် ရှန်ဂရီလာဟိုတယ်၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ အတိအလင်း ရှင်းလင်းပြောဆိုခဲ့၏။

“မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရဟန်း မင်းကြီးက အထိအရမခံတဲ့ ဝေါဟာရ တစ်လုံးကို သုံးနှုန်းခဲ့ခြင်းမရှိလို့ နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုတွေ ဘယ်လို တုံ့ပြန်လာနိုင်ပါသလဲ” ဟူသော အမေးပစ္စာတစ်ခုကို သူက -

“လူတိုင်းလူတိုင်း သူ့အမြင်၊ သူ့အတွေးကို ဖော်ထုတ်ခွင့်ရှိတယ်ဗျ။ ရဟန်းမင်းကြီးအနေနဲ့ ဒီကိစ္စမှာ ဒီဝေါဟာရကို မသုံးစွဲလို့ ‘ဘာသာရေးတန်ခိုးဩဇာ’ (Moral authority) ထိခိုက်ရတယ်လို့တော့ ကျွန်တော် မထင်ဘူး။ လူတွေဟာ ဖြေရှင်းနိုင်စွမ်းမရှိတဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့လည်း မျှော်လင့်လေ့မရှိကြဘူး။ ရဟန်းမင်းဟာ သိဒ္ဓါပေါက်နေတဲ့ပုဂ္ဂိုလ်ကြီးအဖြစ် လူတွေက ထင်မြင်ယူဆကြတာ ကတော့ ကြည့်နူးစရာပါပဲ။ ဒါပေမယ့် အရှင်မြတ် ဖရန်စစ်ဟာ မြန်မာနိုင်ငံ ဒါမှမဟုတ် အရှေ့အလယ်ပိုင်းဒေသလို နေရာမျိုးအပေါ် ‘လေထီးနဲ့ ခုန်ဆင်းလာသလို’ ကြွရောက်လာပြီး ပစ္စုပ္ပန်ပြဿနာတွေ အလျဉ်းကွယ်ပျောက်ပါစေသေးလို့ (မန်းမှုတ်သလို) လုပ်လို့မရဘူးလေ”

“ဗာတီကန်ရဲ့ ဒီပလိုမေစီ လွဲနေပြီလို့ ဘယ်သူကမျှ စောဒကတက်ကြမှာမဟုတ်ဘူး။ ဒီကိစ္စမှာတော့ မိမိရွေးချယ်ဆုံးဖြတ်ပြီးတာကို ဒုတိယမြို့ထပ်မံ ရွေးချယ်တာမျိုး (Second thoughts)လည်း မရှိနိုင်ပါဘူး” (ထွက်သည့် ဆင်စွယ် ဝင်တယ် မရှိ)

သတင်းစာရှင်းလင်းပွဲတွင် မြန်မာပြည် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဖာသာရ် မာရီယာနို စိုးနိုင်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခရီးကြမ်းကို (နိုင်ငံတကာ သတင်းစာဆရာကြီးများ) မမေ့မပျောက် ပစ်ကြဖို့ လိုအပ်ပုံကို တိုက်တွန်း ပြောဆို ခဲ့၏။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုခရီးကြမ်းမှာ ပြည်သူထောင်ပေါင်းများစွာ အသက် သွေး ချွေး စတေးပေးဆပ်ခဲ့ကြ ရပါတယ်။ ဖူးသစ်စ ဒီမိုကရေစီပန်းပွင့် အစွမ်းကုန် ပွင့်လန်းနိုင်စေဖို့ အကောင်းဆုံး နည်းလမ်းအဖြစ် ဒေါ်အောင်

ဆန်းစုကြည် ဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးကြဖို့ လိုအပ်ပုံကို ဖာသာရီးနိုင် က အလေးအနက်ပြု ညွှန်းဆိုခဲ့၏။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာက ပုတ်ခတ်ဝေဖန်နေခြင်းဖြင့် ဒီမိုကရေစီ ခရီးလမ်းတွင် ချောက်ကြနိုင်ပုံကို ဖာသာရီးနိုင်က ထောက်ပြခဲ့သေး၏။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်အတူ မိမိတို့အတူ လက်တွဲကာ ရှေ့ခရီးဆက်ကြဖို့ လိုအပ်ပုံကို သူက ဝိတ္ထာရချဲ့၏။

သဘောတရားနှင့် လက်တွေ့

ခြောက်ပစ်ကင်း သဲလဲစင် သတင်းပညာစံနှုန်းများအရ တိကျမှန်ကန်စွာ ရေးသား ဖော်ပြရမည်ဟု သီအိုရီအရ ဆိုသော်လည်း တကယ့်လက်တွေ့တွင် ကမ္ဘာ့သတင်း ဖြစ်စဉ်များနှင့်ပတ်သက်၍ ဘက်လိုက် ရေးသား တင်ဆက်မှုများကို အမြဲတစေ ကျွန်ုပ် တွေ့မြင်ရလေသည်။

ဥဒါလာရက်တစ်ရပ်ကို တင်ပြရသော် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကို ကျွန်ုပ် ညွှန်းလို၏။ ကမ္ဘာ့သတင်း စာမျက်နှာများကို ရှုလတ်သော် ယင်းပဋိပက္ခတွင် လူမျိုးရေးနှင့် ဘာသာရေးတို့အရ အစွဲအစွဲ ဘက်မှ သာသာထိုးထိုး ဘက်လိုက် တင်ဆက် ပေးသည်က တစ်မျိုး၊ ပါလက်စတိုင်း တို့ဘက်မှ ဘက်လိုက်သည်က တစ်နည်း၊ ပုံစံမျိုးစုံဖြင့် တင်ဆက်နေကြသည်မှာ ထင်ရှားလှ၏။ လတ်တလောနီးထလာသော ‘ဂျေရုဆလင်’ အရေး သတင်းတင်ဆက်ပုံများကို ရှုပါလေ။

ခုံသမာဓိသဖွယ် ရပ်တည်ရမည်ဟူသော ကျင့်ဝတ်ရှိသည့် သတင်းသမားအတွက် မိမိတို့ကိုယ်တိုင် ‘ရှေ့နေ’ (Advocate) အဖြစ် စိတ်ကြီးမဝင်မိဖို့ လိုအပ် လိမ့်မည်ဟု ကျွန်ုပ်တွေ့ဆင်မိ၏။

သတင်းသမားဟူသည် အဖိနှိပ်ခံပြည်သူ့အသံကို ထုတ်ဖော်ပေးရမည် ဆိုသော ကျင့်ဝတ်ကို ကြွေးကြော်လျက် ‘ရှေ့နေ’ သဖွယ် အစဉ်တစိုက် ဘက်လိုက်နေမည် ဆိုပါလျှင်လည်း အခြား ‘ကျင့်ဝတ်များ’မှ သွေဖည်ရာ ရောက်နိုင်သေးသည်ကိုလည်း သတိရှိသင့်သည်ဟု ကျွန်ုပ် ယူဆ မိလေသည်။

ဤနေရာတွင် ကျွန်ုပ်မှတ်သားမိဖူးသော သတင်းပညာ အဆိုအမိန့်တစ်ရပ်ကို ပြန်ပြောင်းသတိရမိ လေသည်။ ယင်းအဆိုအမိန့်က ထုတ်ဖော်သည်မှာ ဤသို့တည်း -

Good journalism, of course, does not advocate. It tells the truth, regardless of who looks good and who looks bad.

မြန်မာမျှပြုရသော် ဤသို့တည်း - ပေမီဒေါက်မီ သတင်းပညာသည် ရှေ့နေလိုက်သည့်အမှုကို မပြုလုပ်ချေ။ လူကောင်းအသွင် ရှိသည် ဖြစ်စေ၊ လူဆိုးအသွင် ဆောင်သည်ဖြစ်စေ မည်သူ့ဘက်



ကမျှ ဘက်လိုက်ခြင်းမပြုဘဲ အမှန်တရားကိုသာ ဖော်ထုတ်တင်ပြ၏။

သို့ဖြစ်ပေရကား နိုင်ငံတကာ မီဒီယာအချို့အနေဖြင့် ပေမီဒေါက်မီ ရေး သား တင်ဆက်နိုင်ကြဖို့ ထွန်းပြောင်ရစ်သော ‘ရခိုင်သမိုင်း’ (မြန်မာ့သမိုင်း)ကို လေ့လာကြဖို့၊ ပစ္စုပ္ပန် ပဋိပက္ခဖြစ်စဉ်ကို ချဉ်းကပ်ရာတွင် ‘ပဋိပက္ခဖြစ်စဉ် သတင်းရေးသားနည်းပညာ’ (Conflict Journalism) နှင့် အညီ ဘက်စုံထောင့်စုံမှ ရှုမြင်ကာ ရေးသားကြဖို့၊ စုံစမ်းလေ့လာ သတင်းပညာ (Investigative Journalism)ကို တော်တည့် မှန်ကန်စွာ အသုံးပြုကြဖို့၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏စိတ်ဓာတ်နှင့် ယဉ်ကျေးမှုတို့သည် သိမ်မွေ့လှသော ဘာသာတရားအပေါ် အခြေခံထားသည်ကို သိရှိကြဖို့၊ ပြည်သူတို့၏ သတင်းသိပိုင်ခွင့် (Right to information)အတွက် စေတနာဖြင့် လုပ်ကိုင်ကြဖို့၊ မြန်မာနိုင်ငံ၏ အမျိုးသား ရင်ကြားစေ့ရေး၊ မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာနှင့် ညီညွတ်စွာ ပေါင်းစည်း ရေးဟူသော သဘောတရားနှင့်အညီ ဦးတည်လှုံ့ဆော် ရေးသားကြဖို့၊ ဖူးသစ်စ ဒီမိုကရေစီပန်းပွင့် မညှိုးနွမ်းရလေအောင် အားပေး ကူညီ တတ်သော ကလျာဏ မိတ်ဆွေများသဖွယ် ရေလောင်းပေါင်းသင် လုပ်ဆောင် လာအောင် စည်းရုံးပေးဖို့၊ ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝ ရှိသော မြန်မာနိုင်ငံသည် ဘာသာရေးနှင့် လူမျိုးရေးတို့အရ ခွဲခြား ဆက်ဆံမှုမရှိ၊ သာတူညီမျှ ဓမ္မဝါဒနှင့်အညီ ဦးတည် ချီတက်လျက်ရှိပုံကို ဖော်ထုတ် ပေးကြဖို့။

ဟီရိုဩတ္တပ္ပတရား လက်ကိုင်ထားကြသော မြန်မာနိုင်ငံသားများအားလုံး ဘာသာရေး အဆုံးအမ များနှင့်အညီ အေးချမ်းစွာ နေထိုင်တတ်ကြပုံကို တင်ဆက်ပေးကြဖို့၊ တရားဥပဒေ စိုးမိုးရေး အသိစိတ်ဓာတ်နှင့် အညီ ရပ်ရွာအေးချမ်း သာယာရေး တည်ဆောက်လျက် ရှိပုံကို ဖော်ထုတ် ပေးကြဖို့၊ ဘာသာရေးအဆုံးအမများ အရ ပင်လျှင် လူ့အခွင့် အရေးကို လေးစားသော မြန်မာတို့၏စိတ်ဓာတ်ကို အရောင်တင် ပေးကြဖို့၊ စိတ်နှောက်ကိုယ်ပါ လိုက်ကာ မရေးကြဘဲ ဉာဏသမ္မဇဉ် ဉာဏယှဉ်ရေး ကြဖို့ (Determined by reason rather than emotion)၊ ဗဟုသစ္စာ ဇောမင်္ဂလ မုတ္တမံ (အကြားအမြင် ဗဟုသုတ များခြင်းသည် မြတ်သောမင်္ဂလာမည်၏)ဟူသော မင်္ဂလာ တရားတော်နှင့်အညီ မြန်မာ့စိတ်ဓာတ် ကို ထဲထဲဝင်ဝင် လေ့လာကြဖို့ မီဒီယာများကို ကျွန်ုပ်က ဂါရဝတရား ရှေ့မှာ ထား၍ ရိုရိုသေသေ တိုက်တွန်း လိုပါ၏။

ဗြဟ္မစိုရ်တရား အလေးထားသော မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကမ္ဘာ့မီဒီယာများက ရေးသားတင်ဆက်ရာတွင် “အသွားအပြန်ရှိသောမီဒီယာ”အဖြစ် ပေါင်းကူးပေးခြင်းဖြင့် ချစ်ကြည်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှုနှင့် လွတ်လပ်မှုတည်းဟူသော လပြည့်ဝန်းပေါင်းများစွာ အစဉ်ထာဝရ သာထွန်းလိမ့်မည်ဟု တွေးတောမိရင်း “ဓမ္မလဝန်းမြန်ပြည်ထွန်းမေတ္တာရေစင်သွန်း”ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။ ။

=====





မြန်မာ - ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မှ ရောမမြို့၊ ပြန်လည် ရောက်ရှိသည်နှင့် ပုပ်ရန်းမင်းကြီးသည် မယ်တော်အား ကျေးဇူးတင် ဆုတောင်းခြင်း ပြုလုပ်ခဲ့သည်။



မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းကို ရန်ကုန် ဂိုဏ်းချုပ်ဆရာတော်ကြီး ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည်။



၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် ကျိုက္ကဆံကွင်းတွင် လူထုနှင့် မစ္စားပူဇော်စဉ် ပုပ်ရန်းမင်းကြီး အသုံးပြုခဲ့သော လက်ဝါးကားတိုင်ပါ တောင်ဝှေးတော်မှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် စစ်ဘေးဒဏ်ခံနေရသော ကက်သလစ်ဘာသာဝင်များ၏ လက်ဆောင်ဖြစ်သည်။ ကျွန်းသားနှင့်ပြုလုပ်ထားပြီး ပေါ့ပါးသည်။ လက်ဆောင်တစ်ခုတွင် သတင်းစကားများစွာ ပါဝင်ခဲ့သည့်အတွက် လက်ဆောင်ရှင်များ ဝမ်းမြောက်စရာ ဖြစ်ခဲ့ပါသည်။



ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည် ခရီးစဉ် အမှတ်တရ
ဖိဒီယိုမှတ်တမ်း နှင့် ဓါတ်ပုံမှတ်တမ်း စာအုပ်
မကြာခိုထွက်ရှိပါမည်

သာသနာအစိုးရ
လူထုဆက်သွယ်ရေး ရုံးများမှ ဖြန့်ချိပါမည်



CBCM HERALD ပရိတ်သတ်များနှင့်
မြန်မာ ပြည်သူပြည်သားများအားလုံး
ချစ်ခြင်း၊ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်း ဟူသည့်
ခရစ္စမတ် လက်ဆောင်မွန်များရယူနိုင်ကြ၍
ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာနှင့် ပြည့်ဝသော
၂၀၁၈ ခုနှစ်ကို ရှင်သန်နေထိုင် နိုင်ကြပါစေကြောင်း
ဆန္ဒမွန်ဖြင့်
တောင်းဆိုပြု အပ်ပါသည်။